

စာရေးသူ၏ ရင်တွင်းစကား

စာအုပ်လေးဟာ motivation ဆိတာထက် ဘဝနေနည်းစောက် မြှုပ်
ထားတာဆိုရင် ပိုမျန်ပါလိမ့်မယ်။

စာဖတ်သူတွေ စိတ်ခွန်အားတွေဖြစ်စေနိုင်၊ ကျွန်တော်တို့ လူငယ်တွေ
လမ်းကြောင်းအမှန်ပေါ် လျောက်နိုင်နိုင်၊ ဘဝမှာ ကြံးတွေ၊ လာရနိုင်တဲ့ အခက်
အခဲစောက် ရင်ဆိုင်နိုင်နိုင် ရည်ရွယ်ထားပါတယ်။

ကျွန်တော်အပါအဝင် လူငယ်တွေမှာ ဖြစ်လေ့ဖြစ်ထရိတ် ပြဿနာ
တွေ၊ အခက်အခဲတွေ၊ လူတိုင်းသိထားရမယ့် စိတ်အဟာရဖြည့်စက်နည်း
တွေ စတာတွေကို ပေါင်းစည်းထားပါတယ်။

လူငယ်တွေအတွက် အထူးရည်ရွယ်စုစည်းထားတာ ဆိုပေမယ့်လည်း
အရွယ်သုံးပါးအားလုံး ဖတ်နိုင်အောင် အကောက်အကျာက်၊ ရွှေထောင့်ပေါင်းစုံ
ကနေ ရေးသားထားပါတယ်။

ဒီတာအပ်လေးဖြစ်ဖို့အတွက် တအုပ်ထွေ အများကြီး ဖတ်ခဲ့တယ်၊ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ဓရတ်မကျအောင်။ ဘယ်အမြဲအနေမှာ ဖြစ်ဖြစ် active ဖြစ်အောင် ကြိုးစားနေထိုင်ခဲ့ပါတယ်။ ဒီအရာတွေထက် ကိုယ်တိုင်သိရှိလာမှုထွေ၊ အော်ထွေ၊ လာရတဲ့ အခက်အခဲထွေ၊ ရှာဇွဲထွေ၊ ရှိ မှုထွေအားလုံးကို ဉာဏ်ပို့သလောက်၊ တတ်ခွမ်းသလောက် ကြိုးစား ရေးသားထားပါတယ်။

ကျေးဇူးတင်စကားအနေဖြင့် ကျွန်တော်ကို တအုပ်လေးထွေထုတိဖို့ တွန်းအားပေးပြီး ကျွန်တော်ရဲ့ စာလေးထွေကို အစဉ်တရိက် အားပေးလာခဲ့ ကြတဲ့ Online က ကျွန်တော်ရဲ့ Reader လေးထွေ၊ ကျွန်တော်ကို အမြဲ Support ပေးခဲ့တဲ့ Special person ထွေ၊ ကူညီပေးခဲ့ကြတဲ့ ညီအစ်ကို၊ သူငယ်ချင်းထွေ၊ ကျွန်တော်ကိုယ်တိုင် အတုယူခဲ့ရတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာထွေ၊ အားလုံး (အားလုံး)ကို ကျေးဇူးအထူးတင်ရှိပါတယ်။

ဒီတာအပ်လေးဖတ်ရြှင်းဟာ စိတ်ခွန်အားဖြစ်စေတယ်၊ အကျိုးရှုရေ တယ်ဆိုရင် စာရေးသူ ကျွန်တော် ဝမ်းသာရိတိ ဖြစ်ရပြီး ဒီတာအပ်လေးမှာ လိုအပ်ချက်ထွေ ရှိနေခဲ့ကြောင်း၊ စာဖတ်သူအနေဖြင့် ခံစားမိခဲ့ရင်လည်း စာရေးသူ ကျွန်တော်ရဲ့ အားနည်းချက်ထွေသာဖြစ်ပါတယ်ဆိုတဲ့ အကြောင်း ပြောပါရမေ။

ကျွန်တော်ရဲ့ စာအပ်လေးကို ဖတ်ရှုပြီးတဲ့ အခါ Review ရေးသားလို လျှင်ဖြစ်စေ၊ ဝေဖော်အကြံပြုလိုလျှင် ဖြစ်စေ

Facebook Account = Thar Htwe

Facebook page = Thar Htwe - creative writer -

သို့ tag post များဖြင့်လည်းကောင်း၊ messenger နှင့် ဆက်သွယ်၍ လည်းကောင်း ရေးသား ပေးပို့နိုင်ပါတယ်ခင်ဗျ။

Live Life Satisfied .

၃

ကမြဲပြုးပါ၊ ဘအတ်ပါ။

ဂတ်ခွန်အားအမြည့်ဖြင့် တစ်ရက်ချင်း ရှုင်သန်ပါ....။

ချစ်ခြင်းဖြင့်

ဘားဓထ္ထား

ကျော်စွာ နေထိုင်မြင်း

Quality time

ဘဝမှာ Quality time လေးတွေ ပိုင်ဆိုင်ပြီလား။

ကိုယ့်ကိုယ့်ယ် ပြန်မေးကြည့်ပါတယ်။ ဟင့်အင်း မသေချာပါဘူး။

Quality time ဆိုတာက ကားအကောင်းစားကြီးတွေ၊ ဖိုးပျော်တိုက်ကြီးတွေ၊ အကောင်းစားဆိုတဲ့ အဓားအသောက်တွေနဲ့ ဖြတ်သန်းနေရတဲ့ အချိန်ကို မဆိုလိုဘူး....။

ကိုယ်နှစ်သက်သဘောကျတဲ့လူ ကိုယ်မြတ်နီးတဲ့ တန်ဖိုးကြီးအရာ တွေကို ပိုင်ဆိုင်ရတာလည်း ပဟုတ်ပြန်ဘူး။

Quality time အစစ်မှန်ဆိုတာက ကိုယ့်စိတ်ရဲ့လွတ်လပ်ရာကို ရှာတွေ.

သွားတဲ့ အချိန်ပျိုး....။
အချိန်တွေနဲ့ပူလောင်စရာမလိုပေါ်တဲ့ အချိန်နှင့် ဘယ်သူကိုမှ ပနာလို မှန်းတီးစရာ မရှိတဲ့ အချိန်ပျိုး....။

တစ်နည်းအားဖြင့်ကိုယ့်ရဲ့စိတ်ပေါ်မှာ ချစ်ခြင်း၊ မှန်းခြင်းဓတ္ထနဲ့ လွတ်တဲ့အခါမျိုးကို Quality Time လို့ခေါ်ပါတယ်။

Quality time တွေကို ပိုင်ဆိုင်ဖို့အတွက် ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝထို တည်ဆောက်နိုင်ဖို့ လိုပါတယ်။ ကိုယ်ပိုင်ဘဝဆိုတာ ကိုယ့်ခြေထောက်ခဲ့ ကိုယ်ရပ်နိုင်ပြီဆိုတာထက် ကိုယ့်ဘဝထဲကို စိတ်ရှုပ်စေမယ့် အရာဓတ္ထဲ အပိုလူတွေ ဘယ်သူမှ ပေးမဝင်တော့တဲ့အခါမျိုး ဘယ်သူမှာ ရှိတဲ့ အသက် ရှင်စရာမလိုတော့တဲ့ဘဝကို ကိုယ်ပိုင်ဘဝလို့ ခေါ်တယ်။

လက်ရှိမှာ ကျွန်တော်တို့တွေဟာ ကိုယ့်ဘဝထဲကိုသူများတွေကို ပေးဝင်နေကြတယ်။

သူတို့ ပြောသမျှကို လိုက်ခံစားတယ်။ ကိုယ်စိတ်ပျော်ဖို့ လုပ်မယ်ဆိုတာ ထက် ငါလုပ်လိုက်ရင် သူတို့ဘာပြောကြမလဲဆိုပြီး ပိုတွေးပူကြတယ်။

ကိုယ့်အသွေးအသားနဲ့သာ ဖြစ်တည်နေတဲ့ ဒီကိုယ်ခွဲာကို ကိုယ်ပိုင် စိတ်တစ်ခုတည်းနဲ့ ဟန်ချက်ညီညီ ချိတ်ဆက်ထားသင့်တယ်။ ဘယ်သူ အမြင် ဘယ်သူအတွေးကိုမှ ဝင်မချက်ဖက်စေပဲပေါ့...

အဲဒီလိုဘဝကို private မထားနိုင်သရွေ့။ Quality time ဆိုတာ ကျွန်တော်တို့နဲ့အဝေးကြီးမှာပဲ ရှိနေမှာပါ။

ဟိုလုက ဘာပြောလို့ ငါကို ဘာလုပ်ခဲ့ဖူးလို့ဆိုပြီး မှန်းနေတာတွေ သူအဆင်ပြောဖို့ ငါလုပ်ပေးရမယ်ဆိုပြီး သူများအတွက် ကြိုးစားပေးရင်း ကိုယ့်ကိုယ်ကို အနစ်နာခံနေရတာတွေ၊ လွမ်းရ ခွေးရ မှန်းရ သံယောဇ် ပေးရနဲ့ ကိုယ့်ကို အပူဇော်ခံနေတာတွေ၊ ဒါဟာ ကိုယ့်ရဲ့ quality time တွေကို ဖျက်ဆီးပါနေတာပါပဲ။

Quality time ဆိုတာ ငါအတွက်ချည်းပဲဆိုပြီး အထူးဆန်နေတာမျိုး မဟုတ်ဘူး။ ကိုယ့်စိတ်သက်သာရာ ကိုယ်ရှာပြီး နေတတ်တာ။ အရေးမပါ

ကာတွေကို နေရာမပေးတာ။

တရှိ. နေရာတွေကနေ ထွက်ကြည့်လိုက်ပါ။ ကိုယ့်ဘဝက တဗြား
လူတွေပျော်စေစိုး အသုံးချခဲ့ဖို့ချည်း ရှင်သန်နေရတာ မဟုတ်ဘူးလေ။

ကိုယ့်ပျော်ချွင်မှုက ဘယ်သူအပေါ်မှ ပမူတည်သလို ဘုတို့ပျော်စေစိုး
လည်း ကိုယ့်မှာ တာဝန်မရှိပါဘူး။ ဘယ်သူရှိဖြစ်မှာ ဝါရိဒေဝါဒေးမှုရမှာဆိတဲ့
စိတ်နဲ့မနေပါနဲ့။

ဘယ်သူမှုမရှိလည်း ဖြစ်တယ်၊ ဝါပရှိလည်း အဆင်ပြုသွားမှာ ဆိတာ
မျိုး မျှတွေးပါ။ ဘယ်သူအမြှင်တွေကိုမှ ထည့်မတွေးဘဲ ကိုယ့်စိတ်ပျော်စိုး
ဦးတားပေးပါ။

ရပ်ကျန်းမာအောင် စိတ်ချမ်းသာအောင်နေပြီးတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်
ဘဝမှာ Quality time လေးတွေ များများတည်ဆောက်ကြည့်ပါ။

ရပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အချုပ်နောင်တွေကနေ ကင်းလွှတ်ပြီး
Quality time လေးတွေများများတည်ဆောက်နိုင်မှ ကိုယ့်ရဲ့ ရှင်သန်ရခြင်း
မှာလည်း အစိမ္ာယ်ရှိမယ် မဟုတ်ဘား။



ရှင်သနရတာ ပင်ပန်းလာတဲ့အခါ

လူရယ်လို့ ဖြစ်လာရင် တစ်ခါတလေမှာ ရှင်သနရတာပင်ပန်းလာတဲ့
အနိက်အတန်းတွေ ကြုံတွေ၊ လာရနိုင်ပါတယ်။

မျှော်လင့်ချက်တွေမဲ့ သလို အနာဂတ်တွေလဲ ပျောက်နေကြတာမျိုး။
ဘာတွေဖြစ်လာမလဲ မသိတဲ့ မနက်ဖြန်ကို စမ်းတဝါးဝါးနဲ့ ဖြတ်သန်း
နေကြရတာမျိုးတွေပေါ့။

ဒါက ကိုယ်တစ်ယောက်တည်းလားဆို မဟုတ်ပါဘူး။ လူတိုင်းရဲ့
ဘဝမှာ ကြုံတွေနိုင်တဲ့ လောကနိယာမသဘောတရား ဖြစ်ပါတယ်။

လူတစ်ဦးတိုင်းရဲ့ ကံတရားဆိုတာ မွေးကတည်းက လက်ဖဝါးပေါ်မှာ
ရေးခြစ်လာပြီးသားပါ။ အမြှတ်းချည်း ကောင်းမနေသလို အမြှတ်းလည်း
ဆိုးရွားမနေနိုင်ပါဘူး။ လူတွေဖန်တီးတဲ့ အရာတွေဆိုတာ တစ်နေ့လွှာ
ကြောင့်ပဲ အဆုံးသတ်ရွေမြှုပါ။

ဒီလို အနိဂုံတန်ခေါ်များ ဒိတ်တတ်မကျဘဲရှင်သနပါ။ အတတ်နိုင်ဆုံး အပူကင်းအောင်နေပါ။ လူရယ်လို့ဖြစ်လာမှတော့ ကံတတ်ဆရာအလိုကျ ကြော်ရတာပဲ ပဟုတ်လား။

ပစ္စာပို့သဲ ပြုးရတဲ့နေတွေ။ ပဇော်က်ချင်တဲ့ လမ်းတွေ။ ဓာတ်မတည့် တဲ့သူတွေ။ အပျိုးပျိုး ဘဝမှာကြုံရမှာပါပဲ။ ဒီလိုရှင်သနရာကိုခဲတဲ့ကာလ လေးတွေကို အတတ်နိုင်ဆုံး လက်ခံပြီး အကောင်းဆုံး ဖြတ်သနီးနှင့်နိုး အခေါ်ကြီးပါတယ်။

"Everybody is dealing with their own drama" တဲ့။

လူတိုင်း ကကိုယ့်ဘဝရဲ့ အကိုခဲတွေကိုယ်စိန့်ဖြတ်သနီးနေကြရတာပါ။ အကိုခဲတွေနဲ့ ကြုံတွေ၊ နေကြော်ရတာချင်းအတူတူ တရာ့က အက် အခဲတွေရှိနေပါသော်လည်း ပေါ့ပေါ့ပါးပါးနေကြတယ်။ တရာ့၊ အတွက် အရာရာများ စက်ခက်ခဲခ ရှန်းကန်နေကြရတယ်။

ဒါဟာ ကိုယ့်စိတ်ကို ပျော်အောင်ထားတတ်တဲ့ အရည်အချင်းမှာပဲ မှတ်ည်တာပါ။ နိုတည်း ဒီဘဝ၊ ရယ်လည်း ဒီဘဝဆိုရင် မင့်ဘဲ ဆက်သွားကြ ရအောင်။

လူတိုင်းကတော့ အခက်အခဲတွေ ဘယ်တွေ၊ ချင်ပါမလဲ။ ဒါပေမဲ့ မတွေ၊ ချင်ဘူးဆိုပြီး ရောင်နေလို့ရတဲ့ အထဲမှာလည်း အခက်အခဲနဲ့ ပြသာနာ တွေက ပါမနေတတ်ဘူး။

ဒါကြောင့် ဖြစ်လာတဲ့ အခြေအနေပေါ်လက်ခံပါ။ အပြုံးနဲ့ရင်ဆိုင် အနိုင်ယူပါ။ တစ်နေ့ အဆင်ပြေသွားတော့မှာဆိုတဲ့စိတ်နဲ့ ရှင်သနပါ။ တစ်ဦးကိုတစ်ဦး တနာပါ။ ဖော်ပါ။ အခက်အခဲတွေကို ရင်ဆိုင်နိုင်တဲ့ သနမာတဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးဟားပါ။



If There Is No Tomorrow

သင့်ဘဝမှာ တကယ်လို့များ ငါအတွက် မနက်ဖြန်ဆိုတာမရှိတော့ရင်
ဆိုတာမျိုးကိုတွေးဖူးပါသလား။

မနက်ဖြန်မှာ တကယ်လို့ စင်ဗျားသာမရှိတော့ရင် ...။ မိသားစုံတွေ
အပေါင်းပသင်း သူ့ပေါ်ချင်းတွေအားလုံး ပြာပြာသလဲ ဖြစ်သွားကြမယ်။
ဒိတ္ထဲသူကနိုင်ကြမယ် ချစ်သူခင်သူ အားလုံးဝမ်းနည်းကြမယ်။

ချက်ချင်းကြီးဆိုသလို ခင်ဗျား Facebook acc လေးမှာ RIP ဆိုပြီး
စိတ်မကောင်းတဲ့ Status ထွေ tag post တွေတန်းစိကုန်မယ်။

ခင်ဗျားအကြောင်းတွေပြောနေကြလိမ့်မယ်။ ခင်ဗျားနဲ့ စာတိမတည့်
တဲ့လူတွေ မနာလိုသူတွေကလည်း အနည်းဆုံးတော့အရင်လို မကောင်း
ပြောမှာတော့ မဟုတ်ဘူး။

ခင်ဗျားရဲ့ ချစ်ဖို့ကောင်းတဲ့ အကြောင်းလေးတွေပြန်ပြောကြမယ်။

ရှင်နတုန်းကာဘယ်တော့မ မကြားရတဲ့ တန်ဖိုးထားခြင်းတွေ ဖျော်များ
ခြင်းတွေနဲ့ ဝပြောနေကြော်မယ်။

ဒါဟာ...အကြာကြီးမဟုတ်ပါဘူး။

ရေထဲကို ပစ်ချလိုက်တဲ့ ကော်ကို ခဲ့လေး တစ်လုံးလိပ်။ လိုင်းတွန်းလေး
ခကာလြို့ ပြိုင်သက်သွားပါလိမ့်မယ်။ ခင်ဗျားနှုံးပတ်သက်တဲ့ အမှတ်တရ
တွေကာလည်း ခကာလေးအတွင်းမှာ အမှတ်တဲ့ ကွယ်ပျောက်သွားကြမှာပါ။

ဝါးစားကြည့်ပါ မနက်ဖြန်မှာ ကိုယ်သာ တကယ်ပရိတော့ရင်ဆိတဲ့
အတွေးကြီးက သွေးလန်းစရာကောင်းလွန်းပါတယ်။ ဘယ်အရာကိုမှပြန်မရ^၁
တော့လောက်အောင် ပြီးဆုံးသွားမှာ။ ချုပ်ခြင်း၊ မှန်းခြင်း၊ နာကျင်ခြင်းတွေ
အားလုံး ပျောက်ကွယ်သွားမှာ။

အမြဲကြားနေရလို့ ပြီးတွေ့နေတဲ့ အမေ့စာတ်ပြားဟောင်းတွေလည်း
ကြားရတော့မှာမဟုတ်ဘူး။ မိသားစု ထမင်းရိုင်းလေးဆိတာလည်း နှုတ္တာ
တော့မှာ မဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့ ကောင်းတက်ခဲ့ကြတဲ့ အချိန်တွေ
လည်း မရှိတော့ဘူး

ဗာတ်မတည့်တဲ့ ဘေးအိမ်ကလူတွေနဲ့လည်း တွေ့ရတော့မှာ မဟုတ်
သလို အဝေးကမိတ်ခွေတွေနဲ့လည်း ထပ်ဆုံးနိုင်တော့မှာမဟုတ်ဘူး။

ခင်ဗျားရှာခဲ့တဲ့ ပိုက်ဆံတွေ ဝယ်စုတားတဲ့ တန်ဖိုးကြီးပစ္စည်းတွေ ရှစ်တဲ့
ခင်တဲ့ သူအားလုံးကို ခင်ဗျားထားခဲ့ရတော့မှာ။

တစ်ခါတလေဆို ကျွန်တော်တို့က မနက်ဖြန်ဆိတာကိုတွေးပူဗြီး ဒီနေ့
လေးကို သေချာတန်ဖိုးမထားပါကြပါဘူး။ ဘယ်လိုကုန်လိုကုန်သွားမှန်း
မသိအောင်ကို တန်ဖိုးမဲ့ခဲ့ကြမှုးတယ်။ လောဘ၊ ဒေါသတွေနဲ့ ကျွန်တော်တို့
ပတ်ချုပ်ရှိက်နေကြတယ်။

တစ်နေ့အဆင်ပြော့ဖို့အတွက် တွေးကြရင်း ဒီနေ့မှာ မတရားတာတွေ
တစ်နေ့အဆင်ပြော့ဖို့အတွက် တွေးကြရင်း ဒီနေ့မှာ မတရားတာတွေ

လည်း လုပ်ဖိုကောင်းတယ်။ တစ်ကိုယ်ကောင်းလည်း ဆန့်ကြရှုံးမယ်၊
“နေ့ရက်တိုင်းကို နောက်ဆုံးနေ့လို့ သဘောထား” ဆိုတဲ့ ဝက္ခာ၊
အရှင်းလေးနောက်ပါတယ်။

“ပန်ကိုဖြန်နဲ့ နောက်ဘဝ” ဆိုတဲ့ အထဲမှာ နောက်ဘဝဆိုတာ နှဲနှဲး
လေးပါ။ မန်ကိုဖြန်ဆိုတာ အပေးကြီးပါ။ အချိန်မရွှေး ဒီလောက်ကြီးကူး
ပျောက်ကွယ်သွားနိုင်တယ်။

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ ကြေားက ရှင်သန်ခြင်းဆိုတဲ့ အကျိုး
ပါးပါးလေးကြားမှာ ကျွန်တော်တို့က လောဘတွေ ဒေါသတွေနဲ့ ဖြတ်သန်း
ပါနေကြတယ်။

မန်းတဲ့ သူတွေ စာတိမတည်တဲ့ နေ့နဲ့ တွေ့လည်း သတ်မှတ်ထားကြ
သေးတယ်။

မန်ကိုဖြန်မှာ ကျွန်တော်တို့မရှိတော့ရင် ဘာမှလည်း ယဉ်သွားလို့မရဘူး။
အမှားတွေလည်း ပြန်ပြင်လို့မရဘူး။ တောင်းပန်းလို့လည်း မရတော့ဘူး။
ခွင့်လွှတ်စရာလည်း မရှိတော့ဘူး။ ချုပ်ကြောင်းတွေလည်း ပြောခဲ့လို့ရမှာ
မဟုတ်တော့ဘူး။

ဒါကြောင့် ဒီနေ့လေးကို တန်ဖိုးထားရအောင်။ ချုပ်ကြောင်းတွေ ပြော
ကြရအောင်။ ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့ ကောင်းခြင်းတွေပဲ
လက်ဆင့်ကပ်းရအောင်ပါ။ မထားသင့်တဲ့ အတွေ့တွေ့၊ မာနတွေနဲ့ ကိုယ့်ကွဲ
ကို မကျော်းမြောင်းပါစေနဲ့တော့။

မသေချာတဲ့ နေ့ခွဲတွေမှာ အတိတ်ကို ပြန်တွေးပြီး ဂိတ်မည်နဲ့။
အနာဂတ်ကိုလည်း တွေးပူးလည်း မစိုးရမ်နဲ့။ ဒီနေ့မှာ အကောင်းဆုံး နေထိုင်
ပြီး အေးချမ်းစွာနေထိုင်ပါ။

လုပ်စရာရှိတာ လုပ်ပြီး ကြိုးစားစရာရှိတာ ကြိုးစားပါ။ အမန်းတရား

ဝတ္ထက်းအောင်နေပြီး မနက်ဖြန်ဆိုတာကို ဝတ္ထုပူးပူးပူး သိနေမှာပေါ့ဝပါ
ပါးပါး ဖြတ်သန်းပါ။

အဝတ္ထုလွန်နေတာဝတ္ထုလဲရပ်ပြီးပေါ်အောင်နေပါ။

“ဒီနေ့လေးကို နောက်ဆုံးနေ့လို့သောယားပြီးနေ့” ဆိုတဲ့ စကားကို
သေချာသောပေါ်ပြီးတဲ့ အခါ...။ သေချာပါတယ်။ ကျွန်တော်တို့ရဲ့ နေ့
ဝတ္ထဟာ အရင်ကထက် ပိုအစိမ္ာယ်ရှိလာမှာပါ။

လူဘဝက တို့လွန်းပါတယ်။ ဒါကြောင့် ကိုယ်ရှင်သန်ခြေချခွင့်ရခဲ့တဲ့
ကမ္ဘာမြေကြီးပေါ်မှာ အပြုသောအဆောင်တဲ့ ကောင်းခြင်း ဝတ္ထုတော့ မျိုးစေ
ချထားခဲ့သင့်ပါတယ်။



Positive Vibes

ကျွန်တော်တို့ဟာ စိတ်ချမ်းသာစွာ နေထိုင်ဖို့ဆိုရင် ကျွန်တို့ရဲ့ စိတ်ကို ကြည်လင်သန့်ရှင်းအောင်ထားသင့်သလို အပေါင်းအသင်းတွေ၊ ကိုယ့် သေးနားက လူတွေကိုလည်း ရွှေးချယ်ပေါင်းသင်းတတ်ဖို့လိုပါတယ်။

Positive Vibes ရှိတဲ့လူတွေနဲ့ ပျေားမျေားဖြတ်သန်းသင့်ပါတယ်၊ အကောင်းမြင်စိတ်ရှိတဲ့သူ၊ ကောင်းတဲ့ဘက်ကနေ ဖြည့်တွေးတတ်တဲ့သူ၊ အဖိုလို လူတွေအများကြီးကိုကိုယ့်သေးနားမှာထားသင့်တယ်။

ကျွန်တော်တို့ ကိုယ်တိုင်လည်း Positive Vibes ရှိတဲ့လူဖြစ်အောင် ကြိုးစားသင့်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ စိတ်က အကြည်တတ်တွေ အမြဲ ပေါက်ဖွားနေမှာပါ။

အကြည်တတ်ရှိတဲ့လူတွေက အရမ်းအေးချမ်းပါတယ်။

သူနဲ့စကားမပြောကြည့်တာပဲဖြစ်ဖြစ် သူနဲ့အတူ အလုပ်တွဲလုပ်ရတော်

အြစ်အြစ် သိပ်ကို ပျော်စရာကောင်းပါတယ်။ သူနဲ့ ရှိခဲ့ရရင် အေးချမ်းတယ်။ သူနဲ့စကားမြောစနစ်ရရင် ကြည့်နဲ့ရပါတယ်။ အကြည်တတ်ဆိတာ ကူးစက် စေတတ်တဲ့ သဘောရှိပါတယ်။ သုတေသနတိုင်က အကြည်တတ်ရှိသူ ဖြစ် နေပါ တဗြား၊ သူတွေကိုပါ ကူးစက်ပြီး အေးချမ်းမှ ရစေနိုင်မှာပါ။

မြို့တစ်မြို့ကို တာဝန်တစ်ခုနဲ့ စတင်မြောင်းရွှေလာတဲ့ လူတစ်ယောက် ဟာ မြို့ခံလူ နှစ်ယောက်နဲ့စကားမြောကြည့်တယ်တဲ့။

မြို့ရဲ့ အခြေခနအကြာင်းကို မေးတဲ့ အခါမှာ ပထမတစ်ယောက်က ဒီမြို့ဟာ တော်တော်ဆိုးတဲ့ မြို့ပဲ အတားသောက်တွေလည်း ရေးကြီးတယ် မြို့သူမြို့သားတွေကာလည်း ကူညီရှိပ်းပင်းမှု မရှိကြဘူး၊ စသဖြင့် မကောင်းတဲ့ အချက်တွေအများကြီး စွဲမြောသွားခဲ့တယ်။

ဒုတိယတစ်ယောက်ကို မေးကြည့်တဲ့ အခါမှာတော့ ဒီမြို့လေးက အရမ်း အေးချမ်းတယ် လည်ပတ်စရာ လုပ်တဲ့ နေရာတွေလည်း ပေါ်များတယ်။ ရာသီ ဥတုလည်းကောင်းတယ်။ မြို့သူမြို့သားတွေဟာလည်း အေးအေးလူလူ နေတတ်ကြပြီး၊ ဘာသာတရား ကိုင်းရှိပ်းကြတယ်နေချင်စဖွယ် မြို့လေး ပါပဲလို့ ပြောခဲ့ပါတယ်။

တကယ်တော့ သူတို့ အတွေး၊ ထင်မြင်ချက်တွေနဲ့ ပြောသွားတဲ့ မြို့လေးဟာ တစ်မြို့တည်းပါပဲ။ ဒီမြို့အပေါ်မှာထားတဲ့။ အကောင်းမြင်စိတ်လေးကသာ ကွာသွားကြတာပါ။

ကျွန်တော်တို့ ပတ်ဝန်းကျင်က လူတွေဟာ နှစ်မျိုးနှစ်တပ် ရှိပါတယ်။ Positive Vibes ရှိတဲ့ သူနဲ့ Negative Vibes နဲ့ သူတွေ။ Negative Vibes ရှိတဲ့ လူတွေဟာ ဘယ်အရာကိုမှ အကောင်းမြင်စိတ်ကြပါဘူး။ vibes ရှိတဲ့ လူတွေဟာ ဘယ်အရာကိုမှ အကောင်းမြင်စိတ်ကြပါဘူး။ ကိုယ်ဘယ်လောက်ပဲ ကောင်းအောင်နေပါစေ အပြစ်မြင်စိတ်တဲ့ သူက အပစ်မြင်နေမှာပါပဲ။ အဲဒီလို လူတွေဟာ သူတို့ကိုယ်တိုင်လည်း

ဘယ်ဝတ္ထုမှ မသေးချမ်းပါဘူး။

ပြဿနာတစ်စွဲ၊ လာတဲ့ အရှင်မှာ ညာမှို့အပေါ် လုပ်ကုန်
ရှိတဲ့ လုပ်တွေဟာ ဒီအစက်အခဲကို ဘယ်လိုပြုပြင်ကြပလဲ ဆိုတာထဲကို
တစ်ယောက်ကို တစ်ယောက်အပြစ်တင်ဖို့၊ အမှားစွဲ လွှဲချို့ပဲ စိတ်သား
ထက်သန်ကြပါတယ်။

အကောင်းမြင်စိတ်ရှိတဲ့ လုပ်တွေက ပြဿနာဖြစ်လာရင် အတူဝါယူရှိပဲ၊
မပေါ်ဘုရားမယ် ဖော်မမယ်ဆိုတဲ့ စိတ်တွေနဲ့ သိပ်ကို ချို့ချင်းကောင်းကြပါ
တယ်။

ကျွန်ုင်တော်တို့ဟာ အကောင်းမြင်စိတ်ရှိတဲ့ Boss | Positive vibes
ရှိတဲ့ ဝန်ထမ်း၊ အမြားသော ချုစ်သူ၊ သူငယ်ချင်း ပိုသားစွဲတွေနဲ့သာ အတူ
ရှိနေ၊ အလုပ်လုပ်နေရရင် သိပ်ပေါ်စရာကောင်းပါတယ်။

ဒါကြောင့် ကျွန်ုင်တော်တို့ဟာ ဘဝမှာ စိတ်ချမ်းသာစွာ နေထိုင်နိုင်ပါ
တဲ့ ကျွန်ုင်တို့ပါတဲ့ အကောင်းမြင်စိတ် မွေးမြှုပ်တတ်ရမယ်။ Positive
Vibes ရှိတဲ့ လုပ်တွေကို ရွှေးချယ်ပေါင်းသင်းရပါလိမ့်မယ်။



Live Life Satisfied (ကျေနပ်စွာနေထိုင်ခြင်း)

ကျွန်တော်တို့ဟာ ဘဝဗ္ဗာ ပျော်ဆွင်ခြင်းအစစ်ပုန်ကို ရရှိနိုင်ရန်အတွက်
ကိုယ့်ရဲ့ ရှိရင်းခွဲဖြစ်တည်မှန်ငါး Real Life ကို လက်ခံနိုင်ဖို့ပါတယ်။

ဘယ်တော့ အခါမှ တဗြားတစ်ယောက်နှင့်နှိုင်းယူဉ်ပြီး ကိုယ့်စိတ်ကို
စိအား မပေးပါနဲ့။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ပေါ်ပေါ်ဖောက်စောက်ပြီး တဗြားသူ
တစ်ယောက်လို့ ဟန်ဆောင်ပနေထိုင်ပါနဲ့။

ကျွန်တော်တို့ဟာ အောင်မြင်နေတဲ့ တဗြားသူတွေ ဒါမှာဟုတ် လိုယ်
လေးစားရတဲ့ သူတွေနှင့်ယူဉ်လိုက်မိတဲ့ အခါ ကိုယ့်ကိုယ်ကို သူတို့လောက်
တန်ဖိုးမရှိဘူးလို့စိတ်မှာထင်ပုတ်ဘွားမိတ်ကြပါတယ်။ တစ်နည်းအား
ဖြင့် သူတို့နှင့်ယူဉ်ရင် ပါကဘာမှာဟုတ်ပါဘူးလို့ သိမ်းယိုင်စိတ်ဝင်ဘွားတတ်
တာမျိုးပေါ့။

ဒီလိုစိတ်တွေ ဝင်လာတဲ့ အခါ တရာ့၊ သောလူတွေဟာ ကိုယ့်ရဲ့ ရှိရင်းခွဲ

ဖြစ်တည်မှုတွေကိုမေ့ဖျောက်ပြီး တဗြားအားကျေရတဲ့သူ့ဓမ္မတွေရဲ့ဖြစ်တည်မှု
ပုံစံတွေကို လိုက်တုနေချင်စိတ်တွေ ဖြစ်လာတတ်ကြတယ်။

ကိုယ်လေးစားအားကျေရသူတွေလိုဖြစ်လာအောင် ကြိုးစားခုံ့ရှုံ့ပါ
ပထု သူတို့လို ပုံစံဖြစ်အောင် တုပပြီး ဟန်ဆောင်နေထိုင်တာမျိုးတော်
ဘယ်တော့မှ မလုပ်မိပါစေနဲ့။ မူရင်းလောက် ဘယ်မိဇ္ဈားမှုမကောင်းတော်
လိုပါ။ ကိုယ်ပုံစံ၊ ကိုယ်ဖြစ်တည်မှုကိုသာချင်တတ်အောင် ကြိုးစားပါ။

Social media တွေပေါ်လာပြီးတဲ့နောက်ပိုင်းမှာလူတွေဟာ ဟန်ဆောင်
နေထိုင်ရခြင်းမှာ ပိုပြီးပျော်မွေ့လာတတ်ကြပါတယ်။

သူတို့ရဲ့ ကြွယ်ဝမှုတွေ၊ သူတို့ရဲ့အောင်မြင်မှုတွေ၊ သူတို့ရဲ့အနေပုံ
လှပ်ရှားရန်းကန်မှုတွေကို အမှန်တကယ်လက်တွေ ဖြစ်တည်မှုတွေမပါပဲ
ဟန်ဆောင်မှန်င့် ထုတ်ဖော်လာကြပါတယ်။ တကယ့် real life ကို ဖုံးကွယ်
ထားပြီး ကိုယ့်ဖြစ်ချင်တဲ့ ဘဝပုံစံမျိုးကို လိမ်္မာချပြကြပါတယ်။

ဒီလိုဟန်ဆောင်နေထိုင်စဉ် အစပိုင်းမှာတော့ဘာမှမပြောပလောက်
ပေမယ့် အချိန်ကြာလာတဲ့အခါ ကိုယ့်ရဲ့ရှိရင်းခွဲဖြစ်တည်မှန်င့် Real Life
က ကွယ်ပျောက်ပြီး ဟန်ဆောင်နေထိုင်ရခြင်းဘဝမှာ ပျော်ရွှင်တယ်လို့
ထင်မိလာတတ်ကြတယ်။

နောက်ဆုံး သူတို့ရဲ့ Real Life တွေကို ဘယ်တော့မှချမပြုရလောက်တဲ့
အထိပေါ့။ သိပ်ကိုပင်ပန်းပါတယ်။

ဘယ်သူကမှ ဟန်ဆောင်နေထိုင်ရတဲ့ဘဝမှာ အချိန်တွေအကြော်ဦး
ပျော်ရွှင်စွာမနေနိုင်ပါဘူး။

တကယ်လို့ လက်ရှိကိုယ်ဟာ fictitious life မှာ ပျော်ရွှင်နေသူ ဖြစ်
နေသေးရင်လည်း ဒါဟာ ပျော်ရွှင်ခြင်းအစစ်မှန်မဟုတ်ဘူးဆိုတာ သိတော်
စိုလိုပါပယ်။ ကိုယ့်ဖြစ်တည်မှုကို အတင်းဖုံးကွယ်စို့ မကြိုးစားပါနဲ့။

ကိုယ်ရှင်သနဖြတ်သနီးမောင်တဲ့ ဘဝမှာ ကိုယ့်ရဲ့ Own Way ဖူးကိုယ်
ဟာ အဆကာင်းဆုံးဆိုတာ လက်ခံတတ်ရပါလိမ့်မယ်။

ဘဝမှာ ကိုယ့်ဖြစ်တည်မှုကို ကိုယ်လက်မခံနိုင်သေးသမ္မတတဲ့
အရာရှုရဲတတ်မှုနှင့် ပျော်ရွှေ့မှုဆိုတာကို ကိုယ့်နဲ့ အကျင်းမေးမောင်းမှာပါ။

နည်းနည်းမလားပဲ ပျော်ရွှေ့ရပါစေ ကိုယ့်ရဲ့ ပျော်ရွှေ့မှုဟာ အစစ်မှန်
ဖြစ်နေပါစေ။

အမြဲတမ်း ကိုယ်ဟာ ကိုယ်ပဲ ဖြစ်ပါစေ။ တဗြားသူတစ်ယောက် မဖြစ်
ပါစေနဲ့။ တဗြားသူမတွေကိုလိုက်တူပြီး ကိုယ်ပန်သက်တဲ့ အရာမတွေကို
နှစ်သက်ဟန်ပစောင်ပါနဲ့။ ကိုယ့်ကိုယ့်တို့ တူချွဲးသူဖြစ်ပါစေ၊ အောင်မြင်
သူပဲဖြစ်ပါစေ ကိုယ်ကိုယ်ဝိုင်သာ အစစ်မှန်ဖြစ်နေဖို့ အဇားတိုးပါတယ်။

တကယ်လို့ သင်ဟာ သင်သဘောကျတဲ့လူတစ်ယောက်ရဲ့ ဖြစ်တည်မှု
ပုံစံကို ရယူနိုင် ကြိုးစားရတာ ဗြို့ဗြို့ပြီး သင့်ရဲ့ ရှိရင်းစွဲပုံစံအတိုင်းပဲ
နေထိုင်နိုင် ကြိုးစားကြည့်ပါ။

ပွင့်ပွင့်လင်းလင်းနဲ့ တန်ဆောင်မှုပဲပါတဲ့ အပြုံးဖျိုးကိုပြုံးကြည့်ပါ။ ဟန်
ဆောင်မှုပဲပါတဲ့ ဖြစ်တည်မှုဖျိုးဖြင့် လူမတွေကြားကို ရဲတင်းစွာ တိုးဝင်ကြည့်
ပါ။

ကိုယ့်ကိုယ်ကိုမြှင့်တင်ပါ။ ကိုယ့်အရည်စသွေးကိုယ်မြှင့်တင်ခြင်းတွင်
တဗြားသူတစ်ယောက်ပုံစံဖြစ်လာအောင် ကြိုးစားမြှင့်တင်ခြင်းဖျိုး မဟုတ်
ပါစေနဲ့။ ကိုယ့်တားရှင်းအတိုင်းသာ ကိုယ်ဖြစ်ပါစေ။ အရည်ချင်းပြည့်စီတဲ့
သူက သင်ကိုယ်တိုင်ဖြစ်ပါစေ။

သင်ကိုယ်တိုင်က၊ ဘာမြှစ်ချင်လဲ၊ ဘာကိုလိုချင်လဲဆိုတာကို သိအောင်
လုပ်ပြီး ကိုယ့်ပုံစံ၊ ကိုယ့်အဓိုက်မခဲ့နဲ့ ကိုယ် ဖန်တီးယူရပါပယ်။
လူတိုင်းဟာလည်းကိုယ့်ဘဝကို ကျော်ပြီး၊ အကောင်းဘက်က ရှုမြင်

တတ်ပတ်ဆိုရင် ဘယ်လိုစနေရာမျိုး၊ ဝရေကို ဝရေကို ဘယ်ကော်မူ သိနေမည့်
တော့မှာပဟုတ်ပါဘူး။ ဒါဆို ကိုယ့်ရဲ့ Confidence level ၏ အမြဲတင်၏
height ဖြစ်စနေမှာပေါ့။

လောကမှာလူရယ်လိုဖြစ်လာရင် ကိုယ်ရရှိတဲ့ဘဝ ကိုယ့်ရဲ့ ဖြစ်တည့်ခွဲ
အပေါ်မှာကိုယ့်ကိုယ်ကို ယုံကြည်ဖို့ပြီး ကျေနပ်ပေါ်ချင်စွာစနေထိုင်ခဲ့တဲ့
သစ္စာလည်းရှိဖို့ လိုအပ်ပါတယ်။

နေမင်းကြီးလောက်ပဲ လင်းလင်း၊ ပီးအိမ်ငယ်လေးလောက်ပဲ လင်း
လင်း၊ ပိုးစုန်းကြုံးလေးလောက်ပဲလင်းလင်း၊ ကိုယ်ပိုင်အလင်း၊ ရောင်အစ်
ဖြစ်စနေဖို့က ပိုအရေးကြီးပါတယ်။



ပေါ်ပါးစွာ ရှင်သနပါ

ဘဝကိုအေးချမ်းစွာနေထိုင်ချင်ရင် Stress တွေကို အတတ်နိုင်ဆုံး
လျော့ချိန်အောင် ကြိုးစားသင့်တယ်။ ရှင်သနခြင်းကို အရပ်းယပ်ပန်းပါ
စေနဲ့။ ကိုယ့်စိတ်နဲ့ ကိုယ့်ခန္ဓာကို ပုန်ကန်စွာ Control လုပ်နိုင်ပါ၏။

ချမ်းသာကြွယ်ဝတဲ့လူကို အားကျော်း ကြိုးစားတာက ကောင်းမွန်ပေ
မယ့် ကိုယ့်ရဲ့ သာမန်အခြေအနေနဲ့ အဲဒီလူပုံစံအတိုင်းဖြစ်အောင် အတင်း
လုပ်ယူလို့ မရပါဘူး။

သူက ဖုန်းအကောင်းစားကိုင်လို့ ပါလည်း ကိုင်ရမယ်။ သူက ဘယ်ကို
ဘွားလို့ ဘာတွေလုပ်နိုင်လို့ဆိုတာမျိုး မသိစိတ်ကော့ လိုက်ပြီးပါနဲ့။
ကိုယ်ဟာ သာမန်လူ ပုံမှန် လာလေးဘဲ ရိုသူဆိုရင် ကျွန်တော်တို့
အဝတ်အစားဟာ သောင်းကျော်နေစရာ မလိုပါဘူး။ I Phone 13 pro max
ဟကိုင်နိုင်လည်း ဘာမှမဖြစ်ပါဘူး။ အကောင်းစား စိန်ပို့တွေ စီးဝရာမလိုဘူး။

ကိုယ့်ရဲ့ ကိုယ်ပိုင် ရှင်သနခြင်းမှာကောင်းမွန်တဲ့ အရာတွေသာ ၃၇
ချယ်ထားပါ။

ဘဝရဲ့ အချိန်တွေကို အလုပ်တွေ လုပ်ရင်းပဲ ကုန်ဆုံးမသွားပါစေနဲ့
ကိုယ်ဟာ ဒီလောကထဲ အလုပ်လုပ်ဖို့ တစ်ခုတည်းအတွက် ရောက်လာတဲ့
မဟုတ်ဘူးဆိုတာကို နှလုံးသွင်းထားရပါမယ်။

ခရီးတွေ ထွက်ရှိုးမယ်။ မရောက်ဖူးသေးတဲ့ ပင်လယ်ကမ်းခြေတွေ
မတက်ဖူးသေးတဲ့ အမြှင့်ဆုံးတောင်တန်းတွေ၊ ရှေးဟောင်းနေရာတွေ
နိုင်ငံရပ်ခြားတွေ တစ်ယောက်တည်းပဲဖြစ်ဖြစ်၊ ချစ်တဲ့သူနဲ့ပဲဖြစ်ဖြစ် ကျွေး
ကြီးရဲ့ အလုပ်းနေရာတွေကို ခံစားကြည့်ရပါဉိုးမယ်။

စွန်းစားခန်းတွေ လုပ်ညီးမယ်၊ ညာဘက် ကလပ်တွေ တက်မယ်၊ အဝေး
ပြေးလမ်းမကြီးမှာ ဆိုင်ကယ် မောင်းမယ်၊ အချစ်ဆုံးလူတွေနဲ့ ကားပေါ်မှာ
သီချင်းအကျယ်ကြီးဖွင့်ပြီး ညလုံးပေါက်သွားရတဲ့ ခရီးတွေ ထွက်မယ်၊
ရူးချင်စရာကောင်းတဲ့ အခိုက်အတန်းတွေ ဖန်တီးရပါဉိုးမယ်။

ငယ်တုန်း တတ်ပုံတွေ အများကြီးရိုက်ရမယ်။ အသက်ကြီးလာတဲ့အခါ
ပြန်မရောက်တော့မယ့်နေရာတွေ၊ ပြန်မရတော့မယ့် နပျို့ခြင်းတွေ ပုံလေး
တွေထဲကနေ ပြန်ရှာရမယ်။

အလုပ်ကြီးစားလုပ်ပြီး လစဉ် အလူ၍လေးလုပ်မယ်။ တန်ဖိုးကြီးပစ္စည်း
တွေဝယ်၊ အကောင်းဆုံး အစားအသောက်တွေ မြည်းစမ်းရင်းနဲ့ ရိုင်ပိုင်း
ဆိုင်ရာကြွယ်ဝြင်းတွေ ဖန်တီးရပါမယ်။

ကိုယ့်ဘက်က ပြည့်အောင်လုပ်ပြီး မပြည့်တဲ့ အိုးတွေကိုဖြည့်ရမယ်။
ကောင်းခြင်းအရာတွေကို ချစ်တဲ့သူတွေဆီ အပြည့်အဝပေးခဲ့ရမယ်။
နောက်ဆုံး ကိုယ့်ရဲ့ နေဝါဒချိန်လေးဟာ ရှတ်တရက်အချိန်လေး ဖြစ်
သွားခဲ့ရင်တောင် ကျေနှင့်နိုင်လောက်တဲ့ အတိုင်းအတာတစ်ခုနဲ့ စွန်ခားသွား

၁၂၅။

တိယုဘဝကို သေးရှုမှာ အပေါ်တောက်ခန့်တဲ့ လူနာတစ်ယယ်ကို
ဖြေပါဝင်။

တိယိုင်ရှင်သနခွင့်ကိုအပို့ယိုရှိတဲ့ ထဲ့ပါ။

ကောင်းမွန်တဲ့ ရွှေးချယ်ခြင်းတွေနဲ့ဘာ ဘဝကို ရှင်သနလိုင်ဘွားများ

တိယုရဲ့ရှင်သနခြင်းတို့ဘယ်လို ပုံစံပျိုးနဲ့ ရွှေးချယ် နှုတ်ကြည့်
ချင်လဲဆိုတာဟာ သင့်အပေါ်မှာပဲ မူတည်ပါတယ်။



ရောင်စုအိပ်မက်များ

လူတိုင်းမှာ စိတ်ကူးယဉ်အိပ်မက်တွေ ရည်မှန်းချက်တွေကိုယ်စုနှုန်း
ပါတယ်။ အရာရာဟာ ကြီးဘားရင်ဖြစ်တယ်ဆိုပေမယ့် တရာ့၊ အရာတွေက
ကျွန်တော်တို့ မတတ်နိုင်တာတွေ၊ ကျွန်တော်တို့ဘဝနှင့် အံဝင်ခွင်ကျု မဖြစ်
တာတွေလည်း ရှိပါတယ်။

ကျွန်တော်တို့ငယ်ငယ်က ကြီးလာရင်ဘာဖြစ်ချင်လဲလို့ မေးကြတဲ့အခါ
သူဇူးတစ်ဦးဖြစ်ချင်တယ်၊ ဆရာဝန်ကြီးဖြစ်ချင်တယ်၊ အင်ဂျင်နီယာဖြစ်ချင်
တယ် စသဖြင့်ဖြေကောင်းဖြေခဲ့ဖူးပါလိမ့်မယ်။ ဒါတွေဟာ လက်တွေ၊ ပြင်
လာခဲ့လားဆိုရင် အများစုကတော့ ဖြစ်မလာခဲ့ပါဘူး။ ကိုယ်တိုင်မကြီးဘားခဲ့
တာလည်းပါသလို ကိုယ်တိုင်ကြီးဘားဖို့မတတ်နဲ့တာလည်းပါပါမယ်။

ဒါပေမဲ့ ရည်မှန်းချက်တွေမပြည့်လာခဲ့လို့ ကျွန်တော်တို့ဟာ သေဆုံး
သွားကြရမယ့်သူတွေမဟုတ်ပါဘူး။ လူတိုင်းဟာ သူဘဝသူ ကိုယ့်ဘဝကိုယ်

ဆက်လက်ရှင်သန်စောင့်ရတာပါဝါ မဟုတ်လဲဘ။

ဒီလိုဆိုလက်ရှိဖြစ်တည်မှုသဝကို ကျော်လားလို့ မဟုခွဲနဲ့ထုတ်ခဲ့ရင်
ပကျေနှင့်တဲ့သူဇားအများကြီးရှိပါလိမ့်မယ်။

ဘာကြောင့်လဲ?

ပုဂ္ဂိုလ်တွေဟာ ဇလာဘသမားဓတ္ထို့ လက်ရှိဘဝက္ခန် တင်၊ တိုင်
ရောင့်ရှိနို့ဆိုတာ သိပ်ကိုခဲယဉ်းတဲ့အရာတစ်ခုပါ။

ကားပိုင်တဲ့သူက ဇလယာဉ်ပုံကြီးကိုကြည့်ပြီး ဇလယာဉ်ကြီး ဘိုင်ဆိုင်
ချင်တဲ့စိတ် ဖြစ်လိမ့်မယ်။

ဆိုင်ကယ်ပိုင်ရှင်က ကားပိုင်ရှင်ကိုအားကျော်း ကားခိုးချင်ခိတ် ဖြစ်
လိမ့်မယ်။

ဒီလိုပဲ စက်ဘီးပိုင်ရှင်က ဆိုင်ကယ်ပိုင်ရှင်ကို အားကျော်း ဘာမှ
ပိုင်ဘဲ ခြေကျင်သွားနေရတဲ့သူကျော် စက်ဘီးပိုင်ရှင်ကို အားကျော်လိမ့်မယ်။

ဒါပေမဲ့ ခြေထောက်မသန်စွမ်းတဲ့ဒုက္ခိတ်တွေအတွက်အတွက် ပေါ်
လျောက်နိုင်တဲ့သူကို အားကျော်ပါလိမ့်မယ်။

ဒီလိုပဲ ကျွန်ုတ်တို့တွေဟာ သူများဘဝဓာတ္ထကို ဇဝေဇာအားကျော်း
သလို၊ ကိုယ့်ဘဝကိုယ်လည်း ဇဝေဇာအားကျော်တဲ့သူဇား ရှိုးသာမျိုး
ဆိုတာ မမေ့ပါနဲ့။

ဘယ်လိုဖြစ်ဖြစ် ရတဲ့ဘဝကို ကျော်ပါ။ ပျော်ရွှေ့စွာအနေပါ။ လို့ချင့်
သဇ္ဇာက်မရပေမယ့် လုပ်သဇ္ဇာက်ရဇ်မှာပါ။ တင်းတိုင်းရောင့်ရှုံးမှု သို့တော်း
လမ်းထဲကို ပျော်ရွှေ့စွာအတွေ့ ဖြတ်မလျောက်တတ်ပါဘူး။

အောင်မြှင့်မှု၊ ချမ်းသာကြုံယ်ဝမှုဆိုတာ ကံတရားနှုံးလည်းဆိုင်တာနှုံး
လုပ်နိုင်သမျှလှုပ်၊ ရနိုင်သမျှယူရင်း လက်ရှိဘဝဇ္ဇားသာ အောင်းဆုံး
ဆိုတာ လက်ခံယူနိုင်အောင် ကြီးတားရမှာပေါ့။

ဒါဝက္ခာင့် ကျွန်တော်တို့မတတ်နိုင်တဲ့ အရာတွေကို လက်စတွေဘဝနဲ့
ဆွဲပေးသံချုပ်ပါနဲ့။

တရှိ၊ အရာတွေက အိမ်မက်ထဲပဲလျတတ်တာပါ....။

Puberty အချယ်နင့် ပြဿနာ

ဒီ စာပိုဒ်လေးဟာ၊ အချယ်ရောက်ခါဝ လူငယ်တွေနဲ့လူပျိုး အပျိုးအချယ် သားသမီးတွေရှိကြတဲ့ ပို့သမားအတွက် ရည်ရွယ်ပါတယ်။

ကျွန်တော်တို့ဟာ puberty အချယ်ရောက်တဲ့ အချိန်မှာ ဟော်မှန်းတွေ စတင်ပြောင်းလဲလာတယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အားလုံးဟာ ကလေးဘဝကနေ ရှတ်ချည် ကူးပြောင်းလာခဲ့ပါတယ်။

ခန္ဓာကိုယ်ရဲ့ ပြောင်းလဲလာပုံတွေကို ကျွန်တော်တို့က သတိထားပါပဲ လိမ့်မယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို သတိ မထားမိနိုင်ပါဘူး။

Puberty အချယ် ရောက်လာတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ စိတ်က အရင်ကနဲ့ မတူတော့ပါဘူး။ လူချင်လာတယ်၊ ရှက်တတ်လာတယ်၊ ခံတား တတ်လာကြတယ်၊ ချစ်တတ်လာကြတယ်၊ စိတ်ကြီးဝင်လာကြတယ်။
ခန္ဓာကိုယ် ဖွံ့ဖွားလွန်းတဲ့ လူငယ်တွေဆိုလျှင် သူတို့ကိုယ်ခန္ဓာနဲ့ နှင့်

ယျှဉ်ပြီး လူကြီးတစ်ယောက်လို ခံယူလာတတ်ကြပါတယ်။

ဒါဟာ လူသဘာဝရဲ့ ဖြစ်စဉ်အတိုင်းဆိုပေမယ့် အကြီးဘားဆုံး ပြသာနှင့်
ကတော့ မိဘနဲ့သားသမီးကြားက ပြသာနာပါပဲ။

မိဘတွေဟာ ကိုယ့်သားသမီးကို အမြဲတစ်း ကဇော်လို မြင်နေတတ်
ကြပါတယ်။ သူတို့ကိုယ်တိုင်ကပဲ အားလုံးကို လုပ်ပေးချင်တယ်၊ သူတို့ဂိုဏ်
အတိုင်း နေထိုင်စေချင်ကြတယ်။ အဝတ်အစား၊ ဆံပင်ပုံစံကအစ အမြှေး
အရာအားလုံးပေါ့။ ဒါဟာ သူတို့ရဲ့ ချစ်တဲ့စိတ်၊ ကောင်းစေချင်တဲ့ စိတ်
ကြောင့်ပါပဲ။

တခါး၊ သော လူကြီးတွေဟာ ရှေးဆန်တဲ့ အတွေးတွေ ရှိကြတယ်၊
သားသမီးတွေကို စိတ်ပူကြတယ်။ ကိစ္စတော်တော်များများမှာ ပါဝင်ရှုက်
ဖက်ပိုကြတယ်။ ဒါဟာ သူတို့ရဲ့ မေတ္တာတရားပါ။ ဒါကို အမှားတစ်ခုဟု
မဆိုသာပါဘူး။

ဒါပေမဲ့ ခေတ်လူငယ်တွေ၊ ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ သော်
ထားတွေ၊ ဒါတွေကို မိဘတွေက လိုက်မမိုကြပါဘူး။

ကိုယ့် သား၊ သမီး ဖြစ်ချင်တာ လုပ်ချင်တာကို ဦးစားပေးဖို့ထက်
ကိုယ်ကောင်းမယ်ထင်တဲ့ အရာဆီကိုသာ တွန်းပို့ကြပါတယ်။ သေချာပါ
တယ် „င့်သား ဘာဖြစ်ချင်လဲ၊ င့်သမီး ဘာဝါသနာပါလဲ“ မပေးခဲ့ကြပါဘူး။
ဒါဟာ င့်ရဲ့ မိဘမေတ္တာ၊ ဓာတ်နာဆိုပြီး ခံယူထားကြပါလိမ့်မယ်။

သား၊ သမီးဘက်က ကြည့်တဲ့ အခါး၊ မိဘတွေက ကိုယ့်ကို ကဇော်
လိုဘဲ မြင်နေကြတယ်၊ ဘယ်ကိုမှ ပေးမသွားဘူး၊ ပေးမလုပ်ဘူး။ သူတို့ဖြစ်
စေချင်တာပဲ လုပ်နေကြတယ်၊ င့်ဘက်ကို ထည့်မတွက်ကြဘူး။
ဒီအတွေးတွေဟာ ဆယ်ကျော်သက်အရွယ် ရောက်တဲ့ အခါး ရှိလာကြ
ပါတယ်။

အိပ်မှာ ပဇ္ဇန်တော့ဘူး၊ လွတ်လွတ်လပ်လပ် နေရာင်တယ်၊ အီး
မရှင်တဲ့ဘဝကို ဖုန်းတယ် စသဖြင့် ဖြစ်လာကြပါတယ်။ ဒီအမျိန်မှာ ဂျာန်
ကန် လုပ်တာတွေ၊ အရွှေ၊ တိုက်တာတွေ ဖြစ်လာကြပါတယ်။ ဒီဘဇ္ဇန်
ပဇ္ဇန်ရှုံးသေးတာမို့ မိဘတစ်ယယာက်ရဲ့ စေတနာတွေ၊ ဖြစ်စေရာင်တာ
တွေ ထည့်ပတွေးတတ်ကြပါဘူး။

ဒီအရာတွေက မိဘနဲ့ သားသမီးကြား ပြဿနာတွေဆို တွန်းပိုကြပါ
တယ်။ ကျွန်တော်တို့ ဒီအရာတွေကို လုပ်ဖိုင်းနီးပါး ကြံ့ဖူးကြပါတယ်။ ဒီ
အခြေအနေတွေကနဲ့ ဘယ်လို ပြောရှင်းခဲ့သပါလဲ။ သေချာတာ တစ်ရက
တော့ နှစ်အက်စလုံးက မလျော့ဘဲ တင်းမာနေတဲ့ အခါ ပလိုလား အပ်တဲ့
အရာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် မိဘများအနေဖြင့် ကိုယ့်မှာ လူပျိုးစော်၊ အပျိုးအောင်ဝင်စ
သားသမီးတွေ ရှိနေတဲ့ အခါ၊ သူတို့ရဲ့ ပြောင်းလဲမှုကို အမြှေတင်းကြည့်ပါ။
သူတို့ဖြစ်ချင်တာကို လေ့လာပါ၊ မေးမြန်းပါ။ မှားယွင်းနေတဲ့ အခါ၊ နားဝင်
အောင်ရှင်းပြေား လမ်းမှန်ကို တွန်းပိုပါ။ ငါက မိဘပဲဆိုတဲ့ အတွေ့စွဲ မထားပါနဲ့
လူဝယ်တစ်ယယာက်အနေဖြင့် ဒီလို စိတ်ပျိုးဖြစ်နေတဲ့ အခါ၊ လက်ရှိ
အနေထားကို ပြန်သုံးသပ်ပါ။ ဒါဟာ ကိုယ့်မိဘသာလျှင် ချုပ်ချယ်နေတာ
မဟုတ်ပါဘူး။ ကိုယ့် သူဝယ်ချင်း အပေါင်းအသင်းတွေနဲ့ စကားပြောကြည့်
ပါ။ ကိုယ်နဲ့ ထပ်တူထပ်မျှ ဖြစ်နေပါလိမ့်မယ်။ ကိုယ်တစ်ယယာက်တည်း
သိတဲ့ အတွေးတွေနဲ့ စွဲတိုက်ပါနဲ့။ မိဘကို တိုင်ပင်ပါ၊ ပွင့်ပွင့်လင်းလင်း
ပြောဆိုပါ။ ဘယ်လောက်ပူပူ ဘယ်လောက်ပဲ ဆူဆူ၊ ကိုယ်တကယ် ခုံကျ
ရောက်တဲ့ အခါ မိဘသာလျှင် ကူညီနိုင်မှာပါ။

ဒါကြောင့် ကိုယ့်မိဘအပေါ် အထင်သေးခြင်း၊ နာကျည်ခြင်း မဖြစ်ပါ
စေနဲ့၊ နားဝင်အောင်ပြောပြပါ။ စိတ်ရှည်ပါ။

THAR

LIV

ତୁ କିମ୍ବା କିମ୍ବା କିମ୍ବା

କିମ୍ବା କିମ୍ବା

କିମ୍ବା କିମ୍ବା

କିମ୍ବା କିମ୍ବା

କିମ୍ବା କିମ୍ବା

କିମ୍ବା କିମ୍ବା

କିମ୍ବା କିମ୍ବା

କିମ୍ବା କିମ୍ବା

କିମ୍ବା କିମ୍ବା

କିମ୍ବା କିମ୍ବା

କିମ୍ବା କିମ୍ବା

କିମ୍ବା କିମ୍ବା

କିମ୍ବା କିମ୍ବା

କିମ୍ବା କିମ୍ବା

Over Thinking

ကျွန်တော်တို့ လူတော်တော်များများဟာ မဖြစ်လာသေးတဲ့ အရာတွေ
ဒါမှာဟုတ် ဖြစ်ပြီးသားအရာတွေအပေါ် အတွေးလွန်တတ်တဲ့ အကျင့်ရှိကြ
ပါတယ်။

အတွေးဆိုတာ သိပ်ကို ကြောက်ဖို့ ကောင်းပါတယ်၊ ကောင်းတာကို
လည်း တွေးလို့ရသလို၊ ဆိုးတာတွေကိုလည်း တွေးလို့ရတယ်။ ဘယ်သူမှ
မမြင်နိုင်တဲ့ အရာမို့ကိုယ့်စိတ်ရှိတဲ့အတိုင်း တွေးလို့ရပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ဟာ Positive Life တစ်ခု ပိုင်ဆိုင်နို့ဆိုလျှင်၊
Positive think တွေသာ များများ တွေးတတ်ရပါလိမ့်မယ်။ မျက်စိဖြင့် မမြင်
နိုင်တဲ့ ကျွန်တော်တို့ရဲ့ အတွေးဟာ မျက်စိဖြင့် မြင်နိုင်တဲ့ ကျွန်တော်တို့
ရပ်နဲ့ တိုက်ရှိက်အချိုးကျပါတယ်။

ကောင်းတဲ့ အတွေးတွေကို တွေးတဲ့သူဟာ အမြဲတမ်း အေးချုပ်းနေပြီး

ည်ညမ်းတဲ့ အတွေးတွေ တွေးနေတဲ့ သူဟာ ဘယ်တော့မှ ပြို့ချင်းပါဘူး
စိတ်ကိုသတ်လျှင် လူပါသေနိုင်တယ်ဆိုတာကိုနားလည်ပါ။ ကျွန်ုတ္ထု၊
တို့အတွေးကပဲ ဖျော်စေသလို ဒီအတွေးကပဲ ဝမ်းနည်းစေတတ်ပါတယ်။
ဒါကြောင့် ကျွန်ုတ္ထုတို့ဟာ အတွေးကောင်းတွေကို ရွေးချယ်တော်း
လိုအပ်တာပေါ့။

ဖြစ်ပြီးသားအရာတွေကို ပြန်တွေးပြီး ထပ်တလဲလဲနောင်တရာစုံပြု့
ကနေ ရှောင်ပါ။ ငါဘယ်လိုလေး လုပ်ခဲ့ရင်ကောင်းသား၊ ငါဘာ ဘယ်လို့
လေးပြောခဲ့ရင်ဆိုတာမျိုး ဘယ်တော့မှ မတွေးပါနဲ့။ ပြန်ပြင်လို့ မရတော့
တာကို သိလျှက်နဲ့ ဒီအပေါ်မှာအပူလောင် မခံပါနဲ့။

ဖြစ်လာမယ့်အရာတွေကို ကြိုတင်တွေးပြီး ပြင်ဆင်ထားတတ်တက
ကောင်းမွန်ပေါမယ့် မဖြစ်လာသေးတဲ့ အရာပေါ်မှာတော့ အတွေးလွန်ပြီး
ပူပန်နေတာမျိုး မဖြစ်ပါစေနဲ့။ လူတာချို့က မဖြစ်သေးတဲ့ အရာပေါ်မှာ အရေး
အတွေးလွန်ကြပါတယ်။ တစ်ခုခု လုပ်ဖို့ အရမ်းကြောက်ကြပါတယ်။ ဒါကြောင့်
ဖျော်ခွင့်မှုတွေ လွတ်လပ်မှုတွေ ထိနိက်ကုန်ကြပါတယ်။

လေ့လာတွေ.ရှိချက်တွေအရ ကျွန်ုတ္ထုတို့ တွေးထားတဲ့ ဆိုးရွားတဲ့
အတွေး (၉၅) ရာခိုင်နှစ်းဟာ တကယ်ဖြစ်မလာပါဘူးတဲ့။ အဲဒီတော့ အတွေး
လွန်တာကိုရပ်ပြီး လက်ရှိပစ္စာမျို့မှာ အကောင်းမွန်ဆုံးဖြစ်အောင် ကြိုးလာ
နေထိုင်အပါ။

ကျွန်ုတ္ထုတို့ကို ပင်ပန်းစေမယ့် အတွေးဆိုးတွေကို အတတ်နိုင်ဆုံး
လျော့ချုပြီး စိတ်အေးချမ်းသာစွာ နေထိုင်ပါ။ နှစ်နှစ်မြို့က်မြို့က် အိုင်ပါ
လွတ်လွတ်လပ်လပ် အသက်ရှုံးပါ။

အတွေးလွန်တတ်ခြင်းရောဂါများ ကင်းဝေးကြပါစေ။



အိမ်ပြေး

တစ်ခါတင်လက ကျွန်တော်တို့ဟာ အိမ်မှာ ပစ္စနာရင်တဲ့အပိုမ်တွေ ရှိလာ
နိုင်ပါတယ်။ အထူးသဖြင့် လွှဲဝယ်တွေပဲ့။

အိမ်မှာနေရတာ အရမ် ကျဉ်းကြပ်တယ်၊ ပို့တွေက ချုပ်ချယ်တယ်၊
အိမ်ကလွှဲရင် နေရာတိုင်းက ရဲ့အတွက် ပျော်စရာကောင်းယယ်၊ လွှဲတ်လင်
ယယ်ဆိုတာမျိုး တွေးကြတယ်။ အိမ်ကနေ ထွက်ပြေးဘွားရင်တယ်။

ဒါမျိုး ခံတားချက် ဝင်ဖူးခဲ့လား၊ သေချာပါတယ် ကျွန်တော်အပါအဝင်
လွှဲတိုင်းလိုလို ခံတားဖူးပါလိမ့်မယ်။

ကျွန်တော်တို့ဟာ ပို့တွေအိမ်မှာ နေရခြင်း၊ အနှစ်သာရကို တန်ဖိုး
ပေားပါကြပါဘူး။ အိမ်နဲ့ အဝေးကို ရောက်တဲ့အပါမှာ ဒါတွေက သိပ်ကို
ဇန်တရာဝရာကောင်းပါတယ်။

ကုပ်ငန်းခွင်တွေ ဝင်တဲ့အပါ၊ သူ့ပို့တွေကြား စနတ်ရတဲ့အပါ၊

အိမ်မှာနေခဲ့ရတဲ့ဘဝဟာ အရမ်းကောင်းမွန်ကြောင်း သိလာရပါလိမ့်ယူ၊
အလုပ်တွေ ပင်ပန်းလို့ အိမ်ယာထဲ လျော့နေခွင့်ပရှိဘူး၊ ကိုယ် နေ့ကောက်
တဲ့အခါ တကူးတက် ပြုစုံပယ့်သူ ဖရှိဘူး၊ ကျွန်တော်တို့ ကြိုက်တာလေးတွေ
ကို တကူးတက်ချက်ကျွေးမယ့်သူ ဖရှိပါဘူး။

အဲဒီအချိန်မှာ ဝေးကွာခြင်းတွေကို ပုန်းတတ်လာမယ်။ အိမ်ပြန်လည်
တွေကို ပုန်းတတ်လာမယ်။

အရမ်း ပင်ပန်းတဲ့အခါ၊ မိဘအိမ်မှာ ပြန်နေလိုက်ချင်တယ်။ အေား
အသောက်ပျက်တဲ့အခါ အမောက်ကျွေးတာလေးတွေ သတိရလာမယ်
အထိုးကျွန်မှုတွေ ခံတဲ့ရလာတဲ့အခါ မိဘားစု ထမင်းစိုင်းလေးကို တင်းတဲ့
မိဘပါလိမ့်မယ်။ အဝေးရောက်တဲ့အချိန်မှ မိဘအိမ်မှာ ပြန်နေချင်တယ်
မရတော့ပါဘူး။ အမေ့လက်ရာ စားချင်တယ်၊ မဖြစ်နိုင်တော့ဘူး။ မိဘားစု
ထမင်းစိုင်းတွေ၊ မိဘားစုနဲ့အတူ TV ကြည့်ခဲ့တဲ့ အချိန်တွေ ပြန်လိုချင်လိုခဲ့
မရတော့ပါဘူး။

ဒါကြောင့် အခု အိမ်မှာ နေခွင့်ရသေးတယ်၊ မိဘတွေ ရှိနေသေးတယ်
ဆိုလျှင် တန်ဖိုးထားပါ။ ကျွန်တော်တို့ တစ်ဘဝလုံး နောင်တ တရားကင်း
ကင်းနဲ့ အသက်ရှင်ချင်တယ်ဆိုလျှင်၊ အိမ်ကို ချစ်ပါ၊ မိဘကို ချစ်ပါ၊ ကျော်
သိတတ်ပါစေ။ မိဘတွေ မရှိတော့တဲ့အချိန်မှာ ဝါလှပ်ပေးနိုင်ခဲ့ပါလားဆိုတဲ့
စိတ်မျိုးနဲ့ နောင်တကင်းကင်းအသက်ရှုပါပါ။

ကျွန်တော်တို့ကိုယ်တိုင် မိဘနေရာ ရောက်လာတဲ့အခါ ကိုယ့်သားသဲ့
ကိုမြင်တိုင်း ကိုယ့်ကိုယ်နောက်ကျောမလုံး ဖြစ်ရတဲ့ ဘဝမျိုး အဖြစ်မခဲ့နဲ့

ဘဝမှာ နောင်တတရားကင်းစွာဖြင့်၊ ရှင်သနနေထိုင်စိုးအတွက် ကိုယ့်၊
ကျေးဇူးရှင်တွေကို ကျေးဇူးဆပ်ခွင့်ရရှိခဲ့ဖြစ်ဖို့လည်း လိုပါတယ်။



Honesty is the best policy

ကျွန်တော်ကတော့ အသက်အရွယ်ရလာတာနဲ့အမျှ သိသိသာသာကြီး
ပြောင်းလဲလာတာ တစ်ခုရှိတယ်။ အဲဒါ ရိုးသားချင်လာတာပဲ။

အရင်က ဒီလိုမဟုတ်ဘူး။ ရှက်တတ်တယ်။ ဟန်ဆောင်တတ်တယ်။
ညာတတ်တယ်။ အရွယ်တစ်ခုအရောက်မှာ သိလာတာက မပေါ်ခွင့်ရတဲ့
အရာတွေကို ဆွဲထုတ်ကြည့်တဲ့အခါ ဂိုယ့်ရဲ့စိတ်ကအမိကပါပဲ။

ကျွန်တော် လူတစ်ယောက်ကို တစ်ခါ လိမ်ညာပြောဖူးတယ်။
နောက်ပိုင်း သူနဲ့ရင်းနီးလာတော့ စကားတွေအများကြီး ပြောဖြစ်တယ်။
ဝမ်းနည်းစရာတစ်ခုက ကျွန်တော် ညာခဲ့ဖူးတဲ့ အကြောင်းအရာဆို
ရောက်လာတိုင်း ထပ်တလဲလဲ လိမ်ညာနေရတော့တာပါပဲ။ နောက်ဆုံး
ဒီအရာကို အမှန်တိုင်း ဖွင့်ပြောလိုက်တဲ့နောက် အရမ်းနေလို့ ကောင်းသွား
တယ်။ မလုံမလေ့စိတ်တွေ မရှိတော့ဘူး။ အရင်ကထက် ပိုရင့်ကျက်သွား

တယ်။ အဲဒီနောက်ပိုင်း စိတ်အခြေအနေတွေက အရပ်းပြောင်းလဲသွားမည့်
တယ်။

ကိုယ့်ကို အထင်သေးလေမလားဆိုတဲ့ စိတ်နဲ့ဘဝမှန်ကို ဖုံးပါမစနေဖို့
ဘူး။ မလုပ်တဲ့ အနာဂတ်တွေကို ဖုံးကွယ်မထားချင်တော့ဘူး။ လုံးဝ ဟန့်
မဆောင်ချင်တော့ဘူး။

ကိုယ့်အရှိတိုင်း စိတ်ရင်းတိုင်းပဲ နေချင်တော့တယ်။ တမင် လုပ်ယူပြ
ရတဲ့ ဆက်ဆံပေးမျိုးတွေ အရပ်းပုန်းလာတယ်။ ဟန်ဆောင် ပြုးတာမျွေ
စိတ်ထဲမရှိဘဲ ချိုသာရတာတွေ မလုပ်ချင်တော့ဘူး။

ဟန်တွေလည်း မထားချင်တော့ဘူး။ လူတိုင်းကို ရယ်ရယ်မော်
နှစ်ဆက်ခွဲင့်ရချင်လာတယ်။ တကယ်လို့ မပြုးပြချင်တဲ့အခါ ခ်ငါး
တည်ပဲ နေချင်တယ်။

ဟန်ဆောင်တာ အရပ်းပင်ပန်းတာပါပဲ။ ကိုယ်ချစ်ရတဲ့သူ ကိုယ့်ကို
မချင်တော့မှာစိုးလို့ ဟန်ဆောင်ရတာ၊ ခင်တွယ်ရသူတွေမခင်တော့မှာ
စိုးလို့ ဟန်ဆောင်ရတာ၊ လိမ်္မာပြီး ပြောဆိုနေရတာမျိုးတွေ မလုပ်ခဲ့
တော့ဘူး။ ဟန်ဆောင်မှုတွေ များလာတဲ့အခါ ဘဝမှာ ပျော်ရွှေ့မှုတွေက
လည်း နည်းသထက် နည်းပါးလာခဲ့တယ်ဆိုတာ သိလာတယ်။

ဒါကြောင့် ရှင်သန်နေတုန်းခကာ ဒီဘဝတို့တို့လေးမှာ အလိမ်းအညာ
ကင်းချင်တယ်၊ အရှိးသားဆုံးအသက်ရှင်ချင်တယ်၊ ကိုယ့်အရှိတိုင်း လက်း
နားလည်ပေးနိုင်တဲ့လူတွေ အနားပဲနေချင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်
ဘေးက လူတွေကိုလည်း ရှိးသားစေချင်ပါတယ်။

ခင်ဗျားတို့ကရော.....။



လမ်းပျောက်နေသော နေ့ရက်များ

ဘဝမှာ အလုပ်လက်မဲ့နဲ့ လမ်းပျောက်သွားတဲ့ နေ့ရက်တွေ ကြံးလာရ နိုင်ပါတယ်။

ဘဝဆိုတာ အနိမ့်အမြင့်နဲ့ တစ်လျည့်စီသွားနေတဲ့ အတွက် ဒီလို အနိက် အတန်တွေဟာ သေခြာပေါက် ကြံးတွေ လာရမှာပါပဲ။

ကိုယ့်ရဲ့ နေ့စဉ် ယန္တရားကြီး ပျောက်ပျက်သွားတယ်ဆိုတာ သိပ်ကို ဝမ်းနည်းစရာကောင်းပါတယ်။ ဘယ်သူကမဲ မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ မပျော်လင့်ဘဲ ကြံးလာရတဲ့ ဒီအက်ခဲတွေကို ကျွန်တော်တိုက လက်ခဲရင်ဆိုင် နိုင်ရပါမယ်။

လမ်းပျောက်နေတဲ့ နေ့ရက်တွေ ကြံးလာတဲ့ အခါ စိတ်မည်ပါနဲ့၊ မျှော် လင့်ချက်တွေကို အရှုံးမခံပါနဲ့။

တံခါးတစ်ချပ်ပိတ်သွားတဲ့ အခါ ဒီတံခါးလေးထပ်ပွင့်လာနီးနဲ့ မပျော်

လင့်ပါနဲ့။ အနာက်တစ်ဖက်မှာပွင့်လာမယ့် တံခါးမကိုလည်း အာရုံးချုပ်ပြီ
ပြဿနာတိုင်းမှာ ထွက်ပေါက်ဆိုတာ ရှုပါတယ်။
တစ်ယောက်တည်း ဘူပိတ်မနေပါနဲ့။ စိတ်တည်ပြင်အောင်ယူရှိ
ဖြောင်းပါ။

ဒီလို အနိက်တန်းတွေမှာ ဘာလုပ်သင့်လဲ။ ကိုယ်ဟာ အောင်ပြင်မှုပုံ
ထိုက်တန်ရအောင် လိုအပ်တာတွေ ကြိုးစားပါ။ စေတ်နဲ့အညီ လိုအပ်လာမှု
Skill တွေ လေ့လာတာမျိုး လုပ်ငန်းမှာအသုံးဝင်ပြီး ဝင်ငွေပိုရမယ့် သင်တန်း
တွေတက်တာမျိုး လုပ်ပါ။ တတ်နိုင်သမျှလေ့လာပါ။ အလုပ်လက်မျှ
ဝင်ငွေမရှိတဲ့နေ့တွေအစား ပိုက်ဆံပိုရာရမယ်မဟုတ်လား။

ဒီအခြေအနေဆိုးမှာပဲ လဲပြီးမနေပါနဲ့။ အခွင့်အလမ်းကို တောင့်ကြွေး
သူနဲ့ အမြဲကြိုးစားနေသူအဖို့ ကံကောင်းခြင်းက သေချာပေါက် တဲ့
လာခေါက်ပါလိမ့်မယ်။

အရှင်တစ်ခုကိုတောင့်ဖို့လိုပြီး တောင့်နေစဉ်ကာလအတွင်းမှာလည်း
စိတ်ရှည်ဖို့လိုပါတယ်။



Self Love

အမြတမ်းလိုလို တစ်ယောက်တည်း နေဖြစ်တယ်။
လူတွေအမြင်မှာ ဒါက အထိုးကျွန်ုင်နေတယ်လို့ ထင်ကောင်းထင်လို့
မယ်။
တကယ်တော့ ကျွန်ုင်တော် အထိုးကျွန်ုင်မနေပါဘူး၊ ကိုယ့်ကိုယ်ကိုယ်
ချစ်တာပါ။

လူတွေအများကြီး ဘဝထဲခေါ်ထားရင် စိတ်ရှုပ်ဝရာတွေ များလာမှာ
ပေါ့။

ကိုယ့်ကွဲ့ကြီးကလည်း လေးကန်လာမှာလေး။
ဒေါသထွေကိုတိုင်း စိတ်ရှုပ်တိုင်း ပြုလဲခဲ့ရတဲ့ ကျွန်ုင်တော်တို့ရဲ့ ပျော်ချွင်း
ခြင်းတွေကို ဘယ်သူကမှပြန်ဝါယံပေးနိုင်မှာမဟုတ်ဘူး။
ရှင်သန်ရခြင်းရဲ့ အကြောင်းရင်းမှာ ပျော်အောင်နေဖို့က အမိကပဲ။

ကျွန်တော်တို့ရဲ့ ပျော်ရွင်မှာ ကိုယ့်အပေါ် မူတည်တာနဲ့ ဘယ်သူ
ကိုမှ တွယ်ကပ်စရာမလိုဘူး။

ဗုဒ္ဓ ဂီန်ဆိုခဲ့ဖူးတဲ့ စကားလေးရှိတယ် “တွယ်ပြီရာသာ ဆုံးရှုံးမှာ” တဲ့
ကျွန်တော်တို့က လူတစ်ယောက် ဒါမှာဟုတ် အရာဝါဘွဲ့တစ်ခုအပေါ်
မှာ ခင်တွယ်ပိုပြီဆိုတာနဲ့ ဆုံးရှုံးသွားရမှာ သိပ်ကြောက်ကြပါတယ်။
လောကကြီးမှာ ထာဝရဆိုတာ မရှိပါဘူး။ မမြေတတ်တဲ့ တရားသော
ကို လက်ခံနိုင်ရမယ်။

ကိုယ့်ဆီ ဝင်လာတုန်းက ပျော်ပျော်ကြီးလက်ခံဖူးရင် ပြန်ထွက်သွားတဲ့
အချိန်ကျေလည်း ကော်မတီပေးနိုင်မှ ရပါမယ်။ တစ်ခုခုကို ပိုင်ဆိုင်လိုက်ပြီးရင်
ဒီအရာကို စွန်လွှတ်တတ်အောင်လည်း ပြင်ဆင်ထားရပါမယ်။

အမှုခိုက်းတဲ့သာဝ တွယ်ပြီမှတွေ က်းတဲ့သာဝကပုံသန်းရတာ ပိုလွှာ
လပ်ပါတယ်။

ဘယ်သူရှိမှဖြစ်မယ်ဆိုတာ မရှိဘူး။ ဘယ်သူမှမရှိလည်း ဖြစ်ကိုဖြိုး
တယ်။

ဘယ်သူမှချစ်မပေးလည်း ကိုယ့်ကိုယ်ကိုယ်ချစ်လို့ရတယ်။
ကိုယ့်ဘေးနားမှာ ဘယ်သူမှ အကြောကြီးရှိ နေနိုင်မှာ မဟုတ်ဘူး။
ဒီကြောင့်မို့ တစ်ယောက်တည်းနေတာ အကောင်းဆုံး။ ကိုယ့်ကိုယ်
ကိုယ်ချစ်တာ အကောင်းဆုံးပါပဲ။

I spend a lot of time with myself. People call it loneliness, I
call it self-love.



ခမ်းနား

805

အရပ်

ကတ်

လိုအ

နားလည်မူ

ကျွန်တော်တို့ နားလည်မူဆိတဲ့ ဝကားလုံးကို ခကာခကာကြားဖူးတယ်။
တကယ်တမ်း ပြောရရင် နားလည်မူဆိတာ ထင်သလောက်ကြီး
ခပ်းနားမနေပါဘူး။
ဝါဒါလုပ်လိုက်ရင် သူကြိုက်မှာမဟုတ်ဘူး ဆိပြီးမျှတွေးတတ်တဲ့စိတ်။
သူလည်း အဆင်ပေပြေလို့ ဖြစ်မှာပါလေဆိပြီး ဖြည့်ဝတ္ထးပေးတတ်တဲ့
စိတ်။

သူနေရာမှာဝါသာဖြစ်ခဲ့လျှင်ဆိပြီး ကိုယ်ချင်းတတ်တဲ့စိတ်ပဲ။
အရမ်း ကြီးကျယ်နေတာမဟုတ်ဘူး။ လူတိုင်း လုပ်ပေးလို့ ရနိုင်တဲ့ စိတ်
တတ်လေးတွေပဲ။
နေရာတိုင်းမှာ အမိကကျေတယ်။ အရမ်းအရေး ကြီးသလို အရမ်းလည်း
လိုအပ်ပါတယ်။

တစ်ဦးကို တစ်ဦး နားလည်မှုလေးတွေသာ ကိုယ်စိန္ဒြေရင် ချစ်တဲ့သူ
တွေ လမ်းခွဲစရာမလိုဘူး။ သူငယ်ချင်းတွေ အချင်းပွားစရာလည်း မလိုဘူး
မျက်နာချင်းဆိုင်လို့မရတဲ့ နေ့တွေလည်း ရှိလာမှာမဟုတ်ဘူး။
သဘောထားချင်း မတိုက်ဆိုင်လို့ ပြီကွဲဘွားခဲ့ရတဲ့ အိမ်ထောင်ရေးကွဲ
လည်း ရှိမှာမဟုတ်ဘူး။

စစ်ပွဲတွေလည်း ကမ္မာမြေပေါ် ရောက်လာစရာအကြောင်းမရှိပါဘူး။
ဆက်ဆံရေးတိုင်း နေရာတိုင်းမှာ နားလည်မှုရှိပေးတတ်ဖို့က အရေး
ကြီးဆုံးပဲ။

တစ်ယောက်ခဲ့ အားနည်းချက်လေးကအစ တစ်ယောက်က နားလည်
ပေးနိုင်တဲ့အခါ ကျွန်တော်တို့ ကိုယ်ပိုင်ကမ္မာလေးဟာ အရမ်းအေးချမ်းပြီး
ပျော်စရာတွေအတိ ပြီးနေမှာပါ။

ကျွန်တော်တို့ ကိုယ်တိုင်ကလည်း နားလည်မှုတွေရှိပြီး၊ အဲဒီလို လူတွေ
ကိုပဲ ကိုယ့်ဘေးမှာထားတဲ့အခါ စိတ်အေးချမ်းနေရပါလိမ့်မယ်။



ဦးငွောတ်ခြင်း နိယာမ

တစ်နှစ်က city mark တစ်ခုမှာ ရွှေးဝယ်ရင်းဝင်ပေါ်က နှီးဆိုဘူးလေး
တွေ့တွေ့တော့ အတွေးတစ်ခုဝင်လာမိတယ်။

သော်လည်တုန်းက နှီးဆိုကြောက်တဲ့ကလေးထဲ ခင်ဗျားပါခဲ့လား။ ကျွန်တော်
ကတော့ပါတယ်ဆိုတာထက် ပိုတယ်။ အမေက ချောင်းဆိုးမှာစိုးလို့ ခကာ
ခကာ ဆူတယ်။ အဲဒီတုန်းက ကလေးအတွေးနဲ့ ရည်မှန်းချက် တစ်ခုထား
ဖူးတယ်။

ဒါ လူကြိုးဖြစ်လာရင် နှီးဆိုဘူးတွေ အများကြီးဝယ်ပြီး ဘားပစ်မယ်ပေါ့။
အရအချိန် အချွေယ်ရောက်တော့ ဝယ်လည်းဝယ်တဲးနိုင်တယ်။ မဘားစို့
တားမယ့်လူလည်း မရှိဘူး။ ဒါပေမဲ့ နှီးဆိုကို ကျွန်တော် လုံးဝမကြောက်တော့
ဘူး။

ခါးခါးသီးသီးကို မကြောက်တော့တာမျိုးပါ။

ဒီလိုပဲ တစ်ခါတင်လ ကိုယ်စွဲလမ်းတဲ့ အရာတွေက အချိန်တစ်ခုမှာ
ြီးစွဲ.သွားလိုပယ်။ ကိုယ်တိုင်တောင် သဘောကျရတဲ့ အရာတစ်ခုကို
စွန့်လွတ်တတ်ရင် ကိုယ့်ကို ြီးစွဲ.သွားတဲ့ လူတစ်ယောက်ကို အပြစ်ပြော
လိုပော့ဘူး။

ခံတားချက်တွေ မျှော်လင့်ချက်တွေ မလွန်ကဲဖို့ပဲ ကြိုးစားပူးသင့်တယ်။
အရာရာတိုင်းမှာ ြီးစွဲ.သွားတတ်တဲ့ သဘောက ရှိဇ္ဈာတတ်ပြီး
သားပဲ။

ပြီးခဲ့တဲ့လက အသစ်ထွက်လာတဲ့ အရောက်တိုင်း သီချင်းလေးတစ်ပုံး
ကို အရမ်းသဘောကျတယ်၊ အစိပ္ပာယ်ကလည်း ကောင်းလိုက်တာ၊ ဘာမှ
ကို အပြစ်ပြောစရာမရှိဘူး၊ ပိုကတော့ ဒီသီချင်းလေးကို အမြှန်းတောင်စိ
နေတော့မှာပဲလို့ တွေးဖူးတယ်။

ဒီလထဲရောက်လာတော့ သီချင်းနားတောင်ဇန်ရင်းက အဲဒီ အပုံး
လေး ရောက်လာတဲ့ အခါ ဇန်တစ်ပုံးပုံးကို ချက်ချင်း ကျော်ပစ်လိုက်စိ
တယ်။

ဒီလိုပါပဲ တစ်ချိန်က အရှုံးအမှုံးဖြစ်ဖူးတဲ့ ခံတားချက်တွေက အချိန်
တစ်ခုမှာ အနယ်ထိုင်သွားလိုပယ်။ ဘယ်လောက်နာကျင်တဲ့ ဒက်ရာပဲ
ဖြစ်ဖြစ် အချိန်တစ်ခုမှာ ပြန်တွေးမိတဲ့ အခါ ရယ်စရာတစ်ခုလိုပါပဲ။

အချိန်တစ်ခုရောက်တဲ့ အခါ ကိုယ်ခံယူထားတဲ့ အရာတချို့က
ထင်သလောက် အရေးမပါဘူးဆိုတာ သီလာလိုပုံးမယ်။

ဘယ်အရာပေါ်မှ အခွဲအလမ်းမထားရင် ကောင်းမယ်။ ြီးစွဲ.တတ်တဲ့
သဘောကို နားလည်တတ်ရင်တော့ ပိုကောင်းပါမယ်။



ရင့်ကျက်စွာ နေထိုင်တတိဂုံ

ကျွန်ုင်တော်ကရတဲ့ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ရင့်ကျက်
တယ်ဆိုတာ ကျွန်ုင်တော်တို့ဆိုကို လူတွေအများကြီးဝင်လာပြီး လူတွေ အများ
ကြီး ပြန်ထွက်သွားတာမျိုး ဖြစ်လိမ့်မယ်လို့ထင်မိတယ်။

ကျွန်ုင်တို့ဘဝမှာတော့ လူတွေ တစ်ယောက်ပြီးတစ်ယောက် ဝင်
လာလိုက်၊ ပြန်ထွက်သွားလိုက်နဲ့ ရင်ဖို့ဝရာကောင်းလွန်းပါတယ်။
တွေ့ဆုံးခြင်းတိုင်းဟာ အစိုင်းမှာ အရမ်းကောင်းနေမှာပါပဲ။ ဝဋ္ဌာကြီး
ကြောင့်လား ရေစက်ကြောင့်လားဆိုတာ သူတို့ထွက်သွားတဲ့အချိန်မှ ကွဲကွဲ
ပြားပြား သိလာရတယ်။

ပုစ်အမျိုးမျိုးနဲ့ ဝင်လာမယ်။ မတည်နိုင်တဲ့ ကတိဇိတွေပေးမယ်။ စကား
တွေ အများကြီး ပြောမယ်။ မျှော်လင့်ချက်တွေပေးကြမယ်။
ပျော်ဝရာတွေလည်း ပေးကောင်း ပေးမယ်။ နာကျင်ဝရာတွေလည်း

ပေးမှာပဲ။ သင်ခန်းတာတွေလည်းရလိမ့်မယ်။
 တစ်ချိန်မှာ ဒါတွေအားလုံးဟာ လေထဲမှုတ်ထုတ်လိုက်တဲ့ စီးကရက်
 ၆၄. တွေလို အမှတ်မထင် ပျောက်ကွယ်သွားကြမှာပါ။
 ပေးခဲ့တဲ့ ကတိတွေ၊ ပြောခဲ့တဲ့ စကားတွေ အတူဖန်တီးဖူးတဲ့ အမှတ်
 တရတွေ၊ ထပ်တူကျတဲ့ရယ်သံတွေ၊ အရာအားလုံးပါပဲပေါ့။ ဒီအတွက် ဘယ်သူ
 ကိုမှ အပြိုင်တင်စရာပလိုဘူး။ ပျော်ခြင်ခြင်းနှင့် ဝမ်းနည်းခြင်းကို အချို့ကျ
 ကျ ပေါင်းစပ်ထားတာကို ဘဝလို့ခေါ်တယ်။

ကိုယ့်ဘဝရဲ့ အနှစ်သာရတွေအတွက် သူတို့ ဝင်ဖြည့်ပေးတဲ့ သဘော
 ပါပဲ။

ချို့ရင်ချို့မယ်။ ခါးရင်းခါးမယ်။ ဘာဖြစ်ဖြစ် လက်ခံရလိမ့်မယ်။ လူသား
 တွေဟာ သံယောဇ်တို့ ချို့ခြင်းပေတ္တာတို့မှာ အစွဲအလမ်းကြီး ကြတယ်၊
 သူမရှိရင် မဖြစ်ပါဘူး။ သူနဲ့ မခွဲနိုင်ပါဘူးဆိုတဲ့ စိတ်တွေ ရှိကြပါတယ်။
 ဒါဟာ ကျွန်တော်တို့အတွက် မှားယွင်းနေမှုတစ်ခုပါ။

တွယ်ပြီမှုတွေတိုင်းက ဆုံးရှုံးဖို့အတွက်ဆိုတာ ကျွန်တော်တို့ အားလုံး
 နားလည်းထားရပါလိမ့်မယ်။

ဝင်လာနဲ့အခါ ပြုးပြုးလေး ကြိုနိုင်ပြီး ပြန်ထွက်သွားတဲ့ အခါ ပြုးပြုး
 လေးပဲ Good bye ပြနိုင်တဲ့ အခါ ကျွန်တော်တို့ ရင့်ကျက်ပြီ။

လူတစ်ယောက် ရင့်ကျက်ဖို့ ဘာလိုအပ်လဲ၊

အရအချိန် လူတစ်ယောက်ရင့်ကျက်ဖို့ ဘာလိုအပ်သလဲလို့ ကျွန်တော်
 ကို မေးလာရင် ရင့်ကျက်ဖို့အတွက် နောက်ထပ် လူတွေအများကြီး ဘဝထဲ
 ကိုဝင်လာပြီး ပြန်ထွက်သွားဖို့ လိုပါတယ်လို့ ကျွန်တော်ဖြစ်မယ် ထင်ပါ

ဘဝမှာ ဘာတွေကို ရင်နီးမြှုပ်နံမြှုပူမလဲ

ကျွန်တော်ကတော့ အသက်အရွယ်ရလာတာနဲ့အမျှ တစ်နေ့ထက်
တစ်နေ့ မက်မက်မော့မော လိုချင်တာဆိုလို နှစ်ရပ်ရှိတော့တယ်။

ပိုက်ဆံနှင့် စကားပြောဖော်လှုတစ်ယောက်။

ကိုယ် လုပ်ချင်ရာ၊ စားချင်ရာ၊ လူဗျင်ရာ အကုန်ဖြစ်ဖို့ လူတန်းစွဲနေ
နိုင်ဖို့ ပိုက်ဆံလိုပါတယ်။

ပိုက်ဆံဟာ power ပါပဲ၊ လက်ထဲ ပိုက်ဆံရှိနေတဲ့ နေ့တွေဟာ စိတ်
လုံမြုံမှုရှိတယ်။ ကိုယ့်ကိုကိုယ် confidence ရှိတယ်။ ဘာပဲလုပ်လုပ် သတ္တိ
ရှိနေဖို့ ပိုက်ဆံက သိပ်အရေးကြီးပါတယ်။

ကိုယ့်မှာသာ လုံလုံလောက်လောက် ငွော်ဗြားကြွယ်ဝနေတဲ့အပါ
ဆွဲမျိုးအသိုင်းအစိုင်း၊ ဘုံးယောက်ချင်း အပေါင်းအသင်း ဘယ်နေရာမှာမဆို
သောင်ဝင်တယ်။

နေရာတိုင်းကို ဝင်ဆုံးရောတယ်။
 နောက်တစ်ခုက စကားပြောဖော်လူတစ်ယောက်...။
 လူဆိုတာ တစ်ယောက်တည်းနေလို့ရတဲ့ သတ္တဝါတွေမဟုတ်ပါဘူး။
 အပေါင်းအသင်းကို ခုံမင်တယ်။ အသင်းအစွဲကို သိပ်မက်ဖောက်

ပါတယ်။

ဂတ်ညစ်တိုင်း ရင်စွင့်ဖို့ ကောင်းခြင်း ဆိုးခြင်းမျှဝေဖို့ရင်ဘတ်နဲ့ နား
 ထောင်ပေးတတ်တဲ့လူတစ်ယောက် လိုကိုလို အပ်တယ်။

အဲဒီအတွက် ပိုက်ဆုံး ကြိုးစားရာရမယ်။ စိတ်လုံခြုံမှုအပြည့်ပေးတဲ့
 လူတစ်ယောက်ကို စကားတွေအများကြိုးပြောမယ်။

ဒီနှစ်ခု အပေါ်မှာပဲ ဘဝကို ရင်းနှီးမြှုပ်နှံထားထားရမှာပဲပေါ့။



အရောင်မဲ့ မေတ္တာ

ဘဝမှာ မျှော်လင့်ချက်တွေ၊ အတ္ထာတွေ၊ တပ်မက်မူတွေမပါတဲ့ ချစ်ခြင်း
မေတ္တာကသာ အအေးချမ်းဆုံးပါ။

ကျွန်တော်ငယ်ငယ်က ကျွန်တော့မှာ ကြော်တူရွေးငုတ်လေး တစ်
ကောင် ရှုံးတယ်။ သူအမွှေးတောင်လေးတွေက စိမ်းဖန်နှုံးညံ့ပြီး နှစ်သိုး
ပါဝါလေးတွေက သိပ်ကိုချစ်စရာကောင်းလွန်းတယ်။ ဒီငုတ်ကလေးကို
ကျွန်တော့အစ်ကိုက ကျွန်တော့အတွက် နေကြာစိုက်ခင်းထဲက ဖမ်းလာပေး
ခဲ့တာ...။

ကျွန်တော်တို့ငယ်ငယ်က ရွာမှာ တမျှော်တခေါ် နေကြာခင်းကြီးတွေ
ရှုံးတယ်။ ဉာဏ် နေတောင်းချိန်ဆို နေကြာခင်းထဲကို ကြော်တူရွေးငုတ်ကလေး
တွေ အုပ်စုလိုက်လာပြီး နေကြာဆံလေးတွေ လာတားတတ်ကြတယ်။ တောင်သူ
တွေက သူတို့ကိုခြောက်လန့်လွှတ်လည်း သူတို့ အတော်ဝယ်ချင်း နေကြာခင်း

သိက မစွာဘဲ တဝံလည်ပ။ ဒီဘက်ကမြောက်ရင် ဟိုဘက်ပြေး၊ ဟိုဘက်
ကမြောက်ရင် ဒီဘက်ပြေးနဲ့ အပ်စုလိုက် တပေါ်တပါးလှည့်ပတ်ပြေးပြီ။
တားနေကြရေး၊ နောက်ဆုံးတော့ နေကြောတောင်သူ့တွေချော သူတို့တားပြီး
ထိတာလေးတွေကိုပဲ စွဲတိသိမ်းရတာပါ။

အဲဒေါက ကျွန်တော့ ဆိုရောက်လာတဲ့ ကြောက်တူရွေးငှက်ကလေးက
အဖွဲ့တွေနဲ့ နေကြောခင်းထဲအစာ လာစားရင်းမြောက်လန့်စွဲတိတဲ့ အခါန်ယ်ပဲ
နဲ့ ညီပြီးကျွန်ခဲ့တဲ့ ငှက်ကလေးတဲ့။

သူကိုအစ်ကိုယူလာပေးခိုန်က ဉာဏ် နည်းနည်းတောင်မောင်နေပြီ။
ဖော်တိုင်မိုးရောင်အောက်မှာ သူမျှက်လုံးကလည်ကလည်၊ လည်တို့
လေးတစာတိဆတ်နဲ့။ ကျွန်တော့က သူကိုချုပ်လွန်းလို့ နေကြာစွဲတွေ့
ပြောင်းဖူးစွဲတွေ ကျွေးပေမယ့် သူမတားဘူး။ အဖော်ကွဲပြီး သူစိမ်းတွေကြား
မှာ သူဘယ်လောက်အထိ ကြောက်လန့်နေမလဲဆိုတာကို အဲဒီတုန်းက
ကျွန်တော် မတွေးမိခဲ့ဘူး။ သူကိုလောင်အိမ်လေးထဲထည့်ပြီး နေတိုင်း
အတနဲ့ရေတွေ ထည့်ထည့်ပေးပေမယ့် ကြောက်တူရွေးလေးက လုံးဝမတားဘဲ
တစာတာသာဒေါ်လို့ နေတယ်။

ဒါကိုမြှင်နေရတဲ့ အပောက စိတ်မချမ်းသာလို့ ပြန်စွဲတိပေးဖို့ပြောပေး
ယယ့် ကျွန်တော်သူကို မဂွဲတိပေးခဲ့ဘူး။ ကျွန်တော် ငှက်ကလေးကို နာကျိုး
စေချင်လို့ လျှောင်အိမ်ထဲထည့်ထားခဲ့တာမဟုတ်ဘူး။ သူကိုချုပ်လွန်းလို့
ကျွန်တော့ဆိုက ထွက်သွားမှာစိုးတဲ့ အထွေနဲ့ ထည့်ထားခဲ့တာ။

တစ်နွောတစ်နွော ငှက်ကလေး ပိန်လာတာမြှင်ရတော့ ကျွန်တော်လည်း
စိတ်မကောင်းသလို့ အမောင်လည်း သက်ပြင်းတူချျေနဲ့ပေါ့။

နောက်နောက်တော့ ကျွန်တော်အိမ်ရာကာမနီးခင် အမောက ငှက်ကလေး
ကို နေကြောခင်းထဲ သွားလွတ်ပေးခဲ့တယ်။ ငှက်ကလေးမရှိတော့ဘူးဆိုတာ

သိရမတဲ့ ကျွန်ုင်တော်လိုက်ရတာ ဝမ်းပန်းထာနည်းပါပဲ။ ငှက်ကမေးကို
လွှတ်ပေးရ ကောင်းမလား စို့ပြီး အမေ့ကိုလည်း စိတ်ဆိုးပါခဲ့သေးတယ်။

အဲဒီတုန်းက အပေါ်ပြောခဲ့တယ်။ ” ငါသားရယ်... မျှော်လင့်ချက်တွေ၊
တပ်ပက်မှုပေးပါတဲ့ ချစ်ခြင်းပေါ်ဘုရားနှင့် ချစ်မှ ငါသားအေးချမ်းရမှာပေါ့
ကျယ်... ” တဲ့။

ဒါပေမဲ့ အဲဒီတုန်းက အမေ့ဝကားကို ကျွန်ုင်တော်နားပလည်းခဲ့ပါဘူး။

တစ်နောကတော့ ကျွန်ုင်တော်အခန်းမှာ စာအုပ်ဖတ်နေတဲ့အခိုင်း ပြတင်း
ပေါက်မှန်အပြင်က သံဇကာအမိုးလေးမှာ ငှက်တစ်ကောင်လာနားတယ်။
တစ်ကောင်တည်း သင်းကွဲလာတဲ့ငှက်ထင်ပါရဲ့။ မှန်ကအပြင်ကိုပဲမြင်ရပြီး
အတွင်းကိုမဖြင့်ရတဲ့မှန်ရို့ ငှက်ကလေးက ကျွန်ုင်တော်ကိုမတွေ့ခဲ့ဘူး။
ကျွန်ုင်တော် သူ့ရဲ့လူပုဂ္ဂရားပုံကို သူထမပုံပေါင်းအခိုင်းကြောကြီး ချစ်စနီးနဲ့ ငေး
ကြည့်ခဲ့ပါတယ်။ လည်ကလေးတဆတ်ဆတ်နဲ့ သူလူပုဂ္ဂရားပုံလေးက သိပ်ကို
ချစ်စရာကောင်းတာပါပဲ။

နောက်တော့ သူ့အပေါင်းအသင်းတွေဟာတဲ့အခါ ပေါ်ချွင်စွာ ထပ်
သွားခဲ့တယ်။ သူထမပုံသွားတော့ ကျွန်ုင်တော်မှာ ဝမ်းနည်းခြင်း ဝမ်းသာခြင်း
တွေတစ်ခုမှ မကျေန်ရစ်ခဲ့ပါဘူး။ ကျွန်ုင်တော်အရင်စိတ်လို့ နေမြေအတိုင်း၊ ပုံမှန်
အတိုင်း အေးအေးချမ်းချမ်းပါပဲ။ တွေ့တုန်းခက် ငှက်ကလေးကိုချစ်ခဲ့ပေး
မယ့် ငှက်ကလေးအပေါ်မှာ မျှော်လင့်ချက်တွေ၊ အထွေတွေ၊ တပ်မက်မှုတွေ
ဘာတစ်ခုမှုမရှိတော့ အေးအေးချမ်းချမ်းကျေန်ရစ်ခဲ့ရတာပေါ့။ အခုတော့
အပေါ်ပြောတဲ့မျှော်လင့်ချက်တွေ၊ တပ်မက်မှုတွေ၊ အထွေတွေမပါတဲ့ ချစ်ခြင်း
ပေါ်ဘာ သိပ်ကိုအေးချမ်းကြောင်း ကျွန်ုင်တော်နားလည်းရပြီ။

ဒီလိုပါပဲ ကျွန်ုင်တော်တို့ဟာ... တစ်ဦးနှစ်ဦး ခက်တာတွေ၊ ဆုံးကြတဲ့
အခါ အထွေတွေ၊ မာနတွေ၊ မျှော်လင့်ချက်တွေမပါပဲ ဖြူစင်တဲ့ ချစ်ခြင်းပေါ်ဘာ

A Pieceful Private World

ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ချစ်ရကောင်းမှန်း သိပြီးတဲ့
နောက် စိတ်ရှုပ်စရာဆို မရွေးချယ်ဖြစ်စတော့ဘူး။ အရှုပ်စွေးကိုလုပ်ရင်း
အလုပ်စွေးရှုပ်နောက်တဲ့လူစွောကြားမှာ အခုနောက်ပိုင်းဆို ရောယာင်ပြီး
ကိုယ်မပါဖြစ်အောင် ကြိုးစားတယ်။

အရင်က Team work စွောနှင့် အလုပ်လုပ်ရတာကြိုက်တယ်။ လူအများ
ကြီးနဲ့ ပြောဆိုဆက်ဆံပြီး နေထိုင်ရတာကြိုက်တယ်။ စိတ်ခွေ အပေါင်း
အသင်းများတာလည်း သိပ်ကိုသောကျ ခုံမင်ခဲ့တာပေါ့။ အချိန်စွောကြား
လာတာနဲ့အမျှ ဒါစွောဟာ ဘဝအတွက် အပိုအလုပ်တစ်ခုလိုပြင်လာတယ်။
ကိုယ့်ကိုယ်ပိုင်အချိန်စွောကို သူများစွောပါ ခွဲဝေပေးစနေရသလိုခဲ့တားရတယ်။
တကယ်တော့ လူတစ်ယောက်ရဲ့ ဘဝမှာ လူများများစားစားရှိစရာမလိုပါ
ဘူး။ ကိုယ့်အတွက်တကယ်ရှိသင့်တဲ့သူစွော ရှိနေဖို့ပဲလိုတာပါ။

အဝက ကျော်တော်စုန်း Contact list မတွယ်ပါ၊ ပိတ်ဆွေတွေရဲ့ စုန်းနှင့်ပါတ်ဝတ္ထားများကြိုးရှိခဲ့တယ်။ (တစ်နှစ်က ပိတ်ဆွေစစ်တွေလို့ ထင့်ခဲ့တဲ့ သူရဲ့၊ နံပါတ်တွေပေါ့။) တကယ်တော့ အဲဒီနံပါတ်တွေထဲမှာ ကိုယ် အဆင်အခဲတွေ၊ အဆင်ပေမြဲမှုပေတွေ ကြုံတဲ့ အခါ စုန်းဆက်ပြီး ပိတ်လွှတ် ကိုယ်လွှတ် ရင်စွင့်ပြန့်ရာ ပိတ်ဆွေအပေါင်းအသင်းဆိုတာ ရရေရာရာ ဖရို့ခဲ့ဘူး။ ပြီးတော့ သူတို့ဘက်က စတင်တင်ဆက်သွယ်လာတဲ့ စုန်းအဝင် ကောဇွဲဆိုတာ မရှိသောက်ပဲ။

ဒီအချိန်မှာ ကိုယ်ဘာဖြစ်နေလဲ၊ ဘာတွေလုပ်နေလဲ၊ ကျော်ဗာရရး ကောင်းရဲ့လားဆိုတာတွေ သူတို့အတွေးထဲမှာရှိတောင်မရှိခဲ့ဘူး။ လူချင်း တွေ့မှ ကိုယ်ဆိုတာကို မှတ်ပိုကြသလို၊ မတော်တဆုံး ကိုယ်သေသွားခဲ့ရင် တောင် ကိုယ့်နာရေးသတင်းကြားရမှ အမှတ်ရမယ့်သူမျိုးတွေပေါ့။ တခါ့ စုန်းတွေဆို တစ်ခါမှ အဝင်ကော့၊ အထွက်ကော့ မရှိဖူးဘဲ contact list ထဲမှာ နံပြုကိုစွာ အိပ်ပျော်နေကြတဲ့ နံပါတ်တွေပါ။ ကျော်တော်ဟာ တစ်ပေါ်ကိုလုံး အပိုဒေ့ သိမ်းဆည်းသယ်ဆောင်နေပါလားလို့ သိလိုက် ရတဲ့အချိန်မှာ အပေါ်ယံတွေကြား မွေ့ခလျှော်ပိုမြင်းအတွက် နောင်တရမိ တယ်။

နောက်ပိုင်းဆို ဘဝထဲကို ဘယ်သူကိုမှ ရေရာရာရာ ခွဲမခေါ်ဖြစ်တော့ ဘူး။ ဘယ်သူဘဝထဲမှုပါလည်း ဝင်သွားဖို့ပိတ်ကူးမရှိတော့ဘူး။ တော်တော် များများစသာ လုပွေ့ကို ပိတ်ထဲကြားကြားမထားတတ်တော့ဘူး။

ကျော်တော်အတွက်တော့ တစ်ယောက်တည်းနေရမြင်းမှာ နေသား တကျရှိလာသလို၊ တိတ်ဆိတ်ဖြစ်သက်မြင်းကို တစ်ကိုယ်ကောင်းဆန်စွာ မြန်ပေယှက်ရေး စားသုံးရတာလည်း အရသာရှိလာတယ်။
အောင်မြင်ပူတွေကို ပစ္စာမင်းတော့ဘူး။ သူများတွေနဲ့ ယဉ်ပြု့စ်ရတာ

ခတ်ပလိဝတ္ထုဘူး။

လူကြိုတ်များတဲ့ အရာဝတ္ထုဆိုရင် ကိုယ်ပဏီကိုပါဒေသင် ကြိုးစားနေတယ်။ လူအဝယ်များတဲ့ City mart တွေ၊ လူအစားများတဲ့ စားသောက်ဆိုင် တွေ၊ အလုအယက်ကြိုးစားယဉ်မှ ရယယ့်အရာဝတ္ထုဆိုရင် ဝေးဝေးကာပဲ ရှောင် ဖုန်းလိုက်တယ်။ အပိုအလုပ်တွေနဲ့ ကိုယ့်အချိန်တွေကို အကုန်ပစ်နိုင်တော့ လိုပါ။

ကိုယ့်ကဗျာကျိုးကျိုးခလားမှာ ကိုယ့်ကိုချမ်တဲ့ လူအနည်းရနဲ့ အောအော ဆေးဆေးနေရတာကို ပိုသဘောကျပါတယ်။

စိတ်အကြည်ဓတ်ရှာဖွေခြင်း

ရှင်သနရတာဌီးငွေ့လာတဲ့အခါ စိတ်ခံစားချက်ကို ပြောင်းလဲစေမယ့်
အရာမျိုးတွေ ဖန်တီးတတ်ရပါမယ်။

ကိုယ့်ရဲ့ သမဂ္ဂီးကျေပုံစံတိုင်း နေ့ရက်တိုင်းကိုဖြတ်သန်းနေတဲ့အခါ
ရှိုးအီလာပါလိမ့်မယ်။ နေ့တွေဟာ ပျော်းစရာ ကောင်းလာတယ် ဌီးငွေ့လာ
တယ်။

Stress တွေ အများကြီးနဲ့ ပုံစံတူ အလုပ်တစ်မျိုးတည်းကိုသာ နေ့၏
လုပ်နေရတဲ့အခါ Depression တွေ ဝင်လာတတ်ပါတယ်။

ဒီလို ထိုင်းမိုင်းမှုမျိုး ခံစားမိလာတဲ့အခါ ကိုယ်မလုပ်ဖူးသေးတဲ့ မလုပ်
ဖြစ်တာ ကြာဖြို့ဖြစ်တဲ့ အရာတွေ ဖန်တီးကြည့်သင့်ပါတယ်။

နေ့စဉ် အသုံးပြုနေတဲ့ Social media ကနေ ခကာ အနားယူလိုက်တာ
မျိုး၊ စာအုပ်တွေ ဖတ်ကြည့်တာမျိုး၊ အိမ်နီးချင်းတွေခါ ခကာတြုတ် အလည်း

သွားတာ၊ ရျေးဝယ်ထွက်တာ၊ တရားထိုင်တာ၊ ပရချိုးရင်းသီချင်းလေး၊ အော်ဆိုလိုက်တာမျိုး၊ အိပ်မှာစိတ်ထားတဲ့ အပင်လေးတွေကိုရောလောင်း၊ ပေါင်းသင်လုပ်နေလိုက်တာမျိုး၊ စသမြိုင် ကိုယ့်ရဲ့ တနိုင်တဖိုင် ပြောင်းလဲမှု လေးလုပ်ကြည့်သင့်ပါတယ်။

တစ်ယောက်တည်း မနေပါနဲ့၊ ဝကားပြောပါ။ Weekend တွေမှာ သူငယ်ချင်းတွေနဲ့ Date တာမျိုး၊ တြေားသော ဘာသာဝကားသင်တန်း၊ ဒါမှမဟုတ် အတတ်ပညာသင်တန်းတစ်ခုခု တက်တာမျိုး လုပ်ကြည့်ပါ။

နောက်တစ်ခုက သဘာဝနဲ့ ထိတွေကြည့်ပါ။ မနေကောက် နေထွက် လာပုံကို တောင့်ကြည့်တာမျိုး၊ ညနေခင်း လေးညွင်းခံတာမျိုးတွေ လုပ်ကြည့်လို့ ရပါတယ်။

မြို့ပြမှာ နေရတာ ြို့ငွေ့လာတဲ့ အခါ၊ တြေားမြို့ကြီး ပြော်းတွေ အလည်အပတ်သွားတာထက် တောာရွာလေးတွေ နယ်ဘက်တွေကို ခရီးထွက်သင့်ပါတယ်။

သဘာဝဟာ လူတိုင်းနဲ့ ဓာတ်တည်းပါတယ်။ နည်းပညာတွေ တိုးတက်နေတဲ့ အချိန်မှာ တစ်ခါတေလေသဘာဝကျကျလေး၊ နေထိုင် စားသောက်ကြည့်သင့်ပါတယ်။

အသီးအရွက်တွေ ချက်တားကြည့်ပါ၊ ရေနွေးကြမ်းတွေ သောက်ကြည့်ပါ၊ သဘာဝက ရတဲ့ အရာလေးတွေ စားကြည့်ပါ။ Ready Made မှန်တွေ အစားအစာတွေထက် ကိုယ့်မိသားစုနဲ့အတူတူ ပိမိအိမ်မှာ ပျော်ပျော်ပါးပါး မှန်ပျော်စားကြည့်ပါ။

ကိုယ်အမြဲ နေထိုင်နေပြီ့နေတဲ့ အရာတွေကနေခဲ့ထွက်နေတဲ့ အရာ တွေ လုပ်ကြည့်ပါ။ ဒါတွေဟာ ကိုယ်တိုင်ဖန်တီးယူလို့ရတဲ့ စွမ်းအားတွေ ဖြစ်ပါတယ်။

ပါဟာ ဂိတ်ကို အဆိပ်ထွတ်ခြင်း တစ်မျိုးပါပဲ။ နေရတာ မပျော်တဲ့အနေ၊
ပြီးစွဲ၊ လာတဲ့အခါ ဒါလေးတွေ လုပ်ကြည့်ဖြီး ကိုယ့်စိတ်အာရုံကို ပြောင်းကျေ
စေပယ့် အကြည်အကတ်လေးတွေရှာဖွေလို့ရပါတယ်။



အမှားကို ဝန်ခံရတဲ့သတ္တိ

ပြဿနာ တစ်ခုကြံတဲ့အချိန်မျိုးမှာ၊ ငါအမှားလည်း ပါတယ်။ ငါမှာ
လည်း တာဝန်ရှိတယ်ဆိုတဲ့ စိတ်ကလေး ကိုယ်စို့တဲ့အခါ ပြဿနာတွေက
ခကေလေးအတွင်း ဤမိုးချမ်းသွားမှာပါ။

ပြဿနာတစ်ခုကြံလာတဲ့အခါ တစ်ယောက်ကို တစ်ယောက် အပြို
တင်နေတာထက်၊ တာဝန်ကိုယ်စို့ယူပြီး ဖြေရှင်းတဲ့အခါ ခကာအတွင်း ပြေလည်
သွားပါလိမ့်မယ်။

တစ်နေ့တွန်းက ကျွန်တော် ဖုန်းကြည့်နေတွန်း ကျွန်တော့တူမလေး
က ကြောင်အိမ်ပေါ်က သူမှန်ထုပ်ကလေး ယူခိုင်းပါတယ်။ ဖုန်းထဲမှာ ရှာန်
ဝင်နေတော့ “ခကေလေး” ဆိုပြီး ယူပေးစို့ မေ့သွားမိပါတယ်။

ခကာအကြာ ပန်းကန်ကွဲကျသံ ကြားလို့ ထကြည့်မိတော့ အထပ်လိုက်
ကွဲကျထားတဲ့ ကြွေပန်းကန်အပုံဘားမှာ ငါနေတဲ့ တူမလေးကို တွေ့လိုက်

ရပါတယ်။ ပစိမကပါးနဲ့ သူမှန်ကို တက်ယူရင်း ပြတ်ကျသွားဟန် တူပါတယ်။ ဒီကြွေပန်းကန်တွေက တစ်နောက အိမ်မှာအလှူ၍လှုပ်တုန်းက အပြော ထုတ်ထားတဲ့ ပန်းကန်တွေပါ။ သာမန်နောက်တွဲဆို ဒီ ပန်းကန်အသစ်တွေ သုံးလေ့ မရှိပါဘူး။

အခုလို အထပ်လိုက်ကြီး ကွဲကျသွားတော့ ပထမဆုံး နှေမြှေသွက အမေပါ။ အမေဟာ ပါးမိုးချောင်သုံးပစ္စည်းလေးတွေကို အရပ်းချင်တဲ့ အိမ်ရှင်မလေးနဲ့ အမြဲ ဝယ်စုလေ့ရှုပါတယ်။ ဖြစ်ဖြစ်ချင်းကတော့ ပုဂ္ဂိုး တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေကြပါသေးတယ်။

ခက်ကြာတော့ ကျွန်ုတ်က စြဪး “ကလေးဆီမှာ အပြစ်မရှိဘူး။ တူမလေး မူန့်လာယူနိုင်းကတည်းက ယူပေးလိုက်ရင် အခုလို ဖြစ်လာမှ ပဟုတ်ဘူး။ ဖုန်းချုည်းအာရုံစိုက်နေလို့ ဖြစ်ရတာ” ဆိုပြီး ကျွန်ုတ်အမှား ကို ဝန်ခံလိုက်တယ်။

ထိုနောက် တူမလေးရဲ့ အမေ (ကျွန်ုတ်အစ်မ) က “ငါလည်း သူမှန်ကို သူဆီယူပေးထားရင် အခုလို ဖြစ်မှာပဟုတ်ဘူး။ ဒီပေါ်တင်ပေး ထားမိလိုက်တာ” ဆိုပြီး ပြောပါတယ်။ အမေကလည်း “အလှူ၍ပြီးတဲ့နေ့ ကတည်းက ပန်းကန်တွေကို ပြန်ထည့်သိမ်းထားလိုက်ရင် အခုလိုဖြစ်မှ ပဟုတ်ဘူး။ ငါလည်း မှားတာ” ဆိုပြီး ပြောပြန်ပါတယ်။

အဖေကလည်း “ဟိုနေ့ ပန်းကန်ဆေးပြီးကတည်းက စိန်းမက ကြောင်အိမ်ထဲထည့်ဖို့ပြောတာကို မေ့သွားတာ” ဆိုပြီး ကိုယ်စိအပြစ်တွေ ရှိကြောင်း မျှတွေးလိုက်ကြပါတယ်။

အဲဒီနောက်မှာ ပန်းကန်အကွဲစတွေကို သိမ်းပြီး အရာရာတိုင်းက အေးအေးလူလူ ပြန်ဖြစ်သွားကြပါတယ်။

ဒီဖြစ်ရပ်လေးက ပဏီးကျယ်လွန်းပေမယ့် ကိုယ်စိကိုယ်င့် တာဝန်း

ကြောင်းနှင့် အမှားဝတွေ ဝန်ခံတတ်တဲ့အခါ ပြဿနာတိုင်းက လွယ်လင့်
တက္က ပြေလည်သွားကြတယ်ဆိတာကို သင်ခန်းစာရလိုက်ပါတယ်။

ဒီလိုပါပဲ ကျွန်ုတ်တို့ရဲ့ စန့်စပ်ဘဝမှာ ပြဿနာတွေ ခကေခက ကြုံရ^၅
ပါတယ်။

ဥပမာ Team Work နဲ့ အလုပ်လုပ်ရတဲ့ အရိုန်ပျိုး။ ပြဿနာတစ်ခု
ဖြစ်တဲ့အခါ တစ်ဦးကိုယ်တစ်ဦး အပြစ်တင်နေတာထက် တိုင်ပင်ညွှန်ငြုံးပြီး
မျှဝတွေးတဲ့အခါ အလုပ်ဟာ ပိုအောင်မြင်ပါတယ်။ ဒီလိုလူတွေနဲ့ အလုပ်လုပ်
ရတာ ပျော်စရာကောင်းပါတယ်။ ချစ်စင်ရင်းနှင့် မျှဝတွေ ပိုတိုးပွားစေပါတယ်။

အမြဲတမ်းပါမျိန်တယ်၊ ငါအမှားပပါဘူး ဆိတာထက် အဘက်ဘက်
ကနေ မျှတွေးကြည့်တတ်တဲ့အခါ အရာရာတိုင်းက အေးချမ်းပြီး လူချစ်
လူစင်လည်း ပေါ်များပါလိမ့်မယ်။

ဒီအကျော်လေးဟာ ချစ်စရာကောင်းတဲ့ လူတွေမှာ ရှိကြတဲ့ အမှုအကျော်
လေးတစ်ခုပဲ ဖြစ်ပါတယ်။

ပါလည်း အမြဲတမ်း ပုန်မနေဘူးဆိတာကို မျှတွေးတတ်ပါခေါ်။ အမှား
ကို ဝန်ခံရတဲ့ သလ္း ရှိကြပါခေါ်။



Build Good Habits

အလေ့အကျင့်ကောင်းလေးတွေ များများ ဖန်တီးတတ်ပါစေ။ အလေ့အကျင့်ဆိတာ ကိုယ်ခေါ်ခေါ် လုပ်မိနေတဲ့ အရာတွေကနေ ဖြတ်မရအောင် အမြစ်တွယ် လာတတ်ခြင်း ဖြစ်ပါတယ်။

အစိုင်းတုန်းက သာမန်လောက်သာ ဖြစ်ပေါ်မယ့် ကြာလာတဲ့ အခါ ထိုအရာပေါ်ကြိုက်တတ်လာမယ်၊ စွဲလမ်း လာပါလိမ့်မယ်။

အရက်သောက်ပါများလျှင် ညာနေတိုင်း အရက်သောက်ချင်လာမယ်။ ဆေးလိပ်သောက်ပါ များလျှင် ထမင်းစားပြီးတိုင်း ဆေးလိပ်သောက်ချင် လာပါလိမ့်မယ်။

သနပ်ခါးလိမ်းရတာ ကြိုက်တဲ့ သူဟာ သနပ်ခါးမပါလျှင် မနေတတ် တော့ပါဘူး။ Gym နေ့တိုင်းသွားတဲ့ သူဟာ မသွားဖြစ်တဲ့ ရက်တွေမှတဲ့ ထိုင်းမှိုင်းနေပါလိမ့်မယ်။

ကိုယ့်ရဲ နေစဉ် ထန္တရားကြီးမှာ အလေ့အကျင့်တစ်ခု လစ်ဟာနေလျှင်
ထိန်းသတွက် ဓနရတာမပေါ်တော့ဘူး၊ အဆင်မပြောတော့ပါဘူး။ ကိုယ်
ခန္ဓာကို အကျင့်လုပ်သလို ကျွန်တော်တို့ရဲ့ စိတ်ကိုလည်း အကျင့်လုပ်ရပါ
လိုပဲ။

ကောင်းမွန်တဲ့ အစတွေးကိုသာ တွေးတော့တတ်ဘူဟာ ဘယ်တော့မှ
ဂိတ်ပဆင်းရဲရတော့ပါဘူး။ အကောင်းမြင်စိတ်နဲ့ အမြဲကြည်တတ်တဲ့ဘူဟာ
ဘယ်တော့မဆို အကောင်းဘက်ကနေချည်း မြင်တွေ့ပါလိမ့်မယ်။ ကိုယ်
ရိုက်ဖိုးသမျှ ကိုယ်ပြန်ရိုက်သိမ်းရပါလိမ့်မယ်။ အလေ့အကျင့်ဆိတာ ကိုယ်တိုင်
ကျင့်ယူရတာနဲ့ ကောင်းမြင်း၊ ဆိုးခြင်းတွေကို ခွဲမြားယူနိုင်ရပါမယ်။

ပင့်ကူမျှင်လေးတစ်ခုဟာ ပျော်ပျောင်းပေါ်ယဲ့ ထိုပင်ကူမျှင်လေးတွေ
အများကြီး စုစုပေါင်းမိတဲ့ အခါ နိုင်ဟတဲ့ ကြိုးတစ်ချာင်းမြစ်လာပါတယ်။
အလေ့အကျင့်တွေဟာ အစပိုင်းမှာ တကူးတက လုပ်ယူရပေါ်ယဲ့ ကြာလာ
အခါ ဒါဟာ ကိုယ့်ရဲ့ အကျင့်၊ ကိုယ်ရဲ့ ပင်ကိုအမြဲအမှုတွေ ဖြစ်လာပါလိမ့်
မယ်။

အရက်သောက်ပါ များလာလျှင် ကျွန်းမာရေး ထိနိုက်မယ်။ Gym
ဆော့ပါများလာလျှင် ခန္ဓာကိုယ် ကျေစ်လစ်လုပ်လာပါမယ်။ ကောင်းမွန်တဲ့
ဆော့ပါများလာလျှင် ခန္ဓာကိုယ် ကျေစ်လစ်လုပ်လာပါမယ်။ ကောင်းမွန်တဲ့
ဘယ်အရာ ရှင်းရှင်းလေးပါပဲ၊ ကျွန်တော်တို့ အခါ ဘာလုပ်နေလဲ။ ဘယ်အရာ
တွေက အလေ့အကျင့် ဖြစ်နေလဲ။ ကျွန်တော်တို့ လုပ်နေတဲ့ အရာအတိုင်း
အနာဂတ်မှာ ကျွန်တော်တို့ ဖြစ်တည်လာမှာပါ။

People do not decide their future , they decide their habit
and their habits decide their futures .



နစ်နာ မသွားပါဘူး

တရှိအရာတွေမှာ ကျွန်ုတ်တို့အတွက် အပန်းမကြီး၊ ဘာမှ မနစ်နာသွားမယ့်အရာတွေကို အမှတ်တမဲ့ တွန့်တို့နေတတ်ကြတာလေးတွေ ရှိပါတယ်။ ဒါမှမဟုတ် သတိမထားမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

နေ့စဉ်ဖြတ်သနနောက် အရာတွေထဲမှာ တစ်ဖက်လူရော စိတ်ချမ်းသာရသလို၊ ကိုယ်တိုင်လည်း လူချစ်လူခင် ပေါများစေမယ့် ဘာမဟုတ်တာလေးတွေ ရှိနေတတ်ပါတယ်။

ရေးမြင်းတောင်းထဲ ပစ္စည်းတွေ စနစ်တကျ ထုတ်ပိုးထည့်ပေးနေတဲ့ ရေးသည်ကို “ကျေးဇူးတင်ပါတယ်” လို့ပြောလိုက်လို့ ဘာမှ မနစ်နာသွားပါဘူး။ လိုရာခရီးရောက်ဖို့ လိုက်ပို့ပေးတဲ့ Taxi သမားကြီးကို “ကျေးဇူးပါမော်” လို့ ပြောလိုက်လို့ ဘာမှ မနစ်နာသွားပါဘူး။

အိပ်ရှုံးအလှုံးလာခံတဲ့ သီလရှင်ကို ဆန်တစ်ဘူးလောက် လောင်းလှု

လိုက်လိုလည်း ဘာမှ မန်နာသွားပါဘူး။ Facebook Friend တွေ ပုံတင်တဲ့
အခါ အသည်လေးတစ်ခုလောက် ပေးလိုက်တာဟာ ဘာမှ နှစ်နာမသွားပါ
ဘူး။

လမ်းကူးဖို့ခက်နေတဲ့ အဘိုး၊ အသွားကို ကူတွဲပြီး လမ်းကူးပေးလိုက်
လို ဘာမှ မန်နာပါဘူး။ အလှည့်ကျ တန်းစိနေတဲ့ အခါမျိုးတွေမှာ အလျင်
လိုနေတဲ့ လူတစ်ယောက်ကို ကိုယ့်အရှေ့မှာ နေရာပေးလိုက်လို ဘာမှ
မန်နာသွားပါဘူး။

နေမကောင်းတဲ့ ပိတ်ဆွေဆီ စားစရာနည်းနည်းနဲ့အတူ လူနာ သတင်း
သွားပေးလိုက်လိုလည်း ကိုယ့်အတွက် ဘာတစ်ခုမှ နှစ်နာမသွားပါဘူး။
အိမ်နီးနားချင်းတွေနဲ့ ချစ်ချစ်ခင်ခင် နေလိုက်လိုလည်း ဘာမှ နှစ်နာမသွားပါ
ဘူး။ အဝေးက သူ့ငယ်ချင်းတွေဆီ သာကြောင်း၊ မာကြောင်း ဖုန်းဆက်မေး
လိုက်လိုလဲ ဘာမှ နှစ်နာမသွားပါဘူး။

ကိုယ့် အိမ်ထောင်ဖက်၊ ကိုယ်ချစ်သူကို အရမ်းချစ်ကြောင်း တဖွံ့ဖြေ
လိုက်လိုလည်း ဘာမှ နှစ်နာမသွားပါဘူး။ ကိုယ့်သားသမီးလေးတွေကို
အရမ်းတော်ကြောင်း ချီးမွှမ်းလိုက်လို ဘာမှ နှစ်နာမသွားပါဘူး။

အမေချက်တဲ့ ဟင်း အရမ်းကောင်းကြောင်း ပြောလိုက်လိုလည်း ဘာ
တစ်ခုမှ နှစ်နာမသွားပါဘူး။ သန်ရှင်းရေးအလုပ်တွေမှာ စိုင်းကူလုပ်ပေး
လိုက်လိုလည်း ဘာမှ နှစ်နာမသွားပါဘူး။ အိမ်က ခွေးလေး၊ ကြောင်လေး
တွေနဲ့ ခုန်ပေါက် ကစားလိုက်လိုလည်း ဘာမှ နှစ်နာမသွားပါဘူး။

ကိုယ်တိုင်လည်း စိတ်ချမ်းသာရသလို တစ်ဖက်လူပါဝင်းသာသွားစေ
မယ့် ဘာမဟုတ်တဲ့ အရာလေးတွေပါ။ ရက်ရက်ရောရော ပေးကမ်းလိုက်ပါ။
ကျွန်တော်တို့အတွက် ဘာမှ နှစ်နာမသွားပါဘူး။



Authenticity

အခုနောက်ပိုင်း Authentic ဆိုတဲ့ စကားလုံးလေးဟာ နေရာ
တော်တော်များများ တွေ၊ ရပါတယ်။ ပစ္စည်းတစ်ခုဝယ်တဲ့ အခါ Authentic
ဆိုတဲ့ စာလုံးကို ကြည့်ဝယ်ကြပါတယ်။

Authenticity (စစ်မှန်ခြင်း) ဆိုတဲ့ အရာဟာ အရာဝတ္ထုတွေမှ မဟုတ်
ပါဘူး၊ ကျွန်တော်တို့ လူသားတွေ၊ ပေါင်းသင်းဆက်ဆံရေးနှင့် အခြား
Relationship တိုင်းမှာ လိုအပ်ပါတယ်။

ကျွန်တော်တို့ Relationship တစ်ခုမှာ Authentic ဆန်တဲ့ လူတစ်
ယောက်ကို ပိုင်ဆိုင်ရွက်းဟာ သိပ်ကံကောင်းပါတယ်။ Gucci တို့ LV
တို့ထက်အဆင့်မြင့်တယ်။ ရွှေတွေ စိန်တွေထက်လည်း တန်ဖိုးကြီးတယ်။
ဘယ်လောက်ဘဲ ဂိုက်ဆံရှုရှိ ဒီလိုအရာမျိုး ဆိုတာက ဝယ်လို့ပရနိုင်ပါ
ဘူး။ လောကကြိုးမှာ “ငါအတွက် ဘူရှိတယ်” ဆိုတဲ့ စိတ်က အရမ်းနွေးတွေး

ဖွန်းပါတယ်။

ဘယ်လောက်ဘဲ သန်မာပါစေ၊ ရင့်ကျက်ပါစေ နေရာတိုင်းမှာ Perfect
ဖြစ်နိုင်ပါဘူး။ တစ်ခုံတစ်ယောက်ကိုတော့ အမြဲလို အပ်ပါတယ်။ ငါ
ဘာဖြစ်ဖြစ် ပြောပြဖို့ ရင့်ဖွဲ့ဖို့၊ ငါရဲ့ dark side တွေကို နားလည်ပေးဖို့
supportive person တစ်ယောက်ရှိတယ်ဆိုတဲ့စိတ်က ခွန်အားတွေ့နဲ့
ပြည့်စုံပေါ်တယ်။

ကုန္ဏာကြီးမှာ ငါကို နားလည်နိုင်တဲ့သူ ငါကိုချစ်တဲ့သူ တစ်ယောက်
ရှိနေတယ်ဆိုတဲ့အသိက သိပ်ကို ပျော်ဖို့ကောင်းပါတယ်။

ဒါကြောင့် ကိုယ့်ဆီမှာ Authentic ဆန်တဲ့ Relationship တစ်ခု ဒါမှ
မဟုတ် လူတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့အခါ တန်ဖိုးထားပါ။ ကိုယ်တိုင်
လည်း စစ်မှန်အောင် နေထိုင်ပါ။

အရာရာတိုင်းမှာ တန်ပြန်သက်ရောက်မှုတွေ ရှိပါတယ်။ ကိုယ်လိုချင်
တဲ့ အရာကို ရှိနိုင်လျှင် ကိုယ်တိုင်ကလည်း တူသောတန်ဖိုး ပေးဆောင်
ရတာပဲ မဟုတ်လား။



Live Alone, Be strong

မူးလင့်ချက်တွေ၊ အားကိုးချင်စိတ်တွေ နည်းပါးအောင် နေထိုင်ပါ၊
တစ်ခုခုဆို တစ်ယောက်ယောက်ကို လိုအပ်နေတာမျိုးမဖြစ်ပါစေနဲ့၊
ဘယ်သူမှ မရှိလည်း ဖြစ်တယ်၊ တစ်ယောက်တည်းလည်း အဆင်ပြေပါ
တယ်ဆိုတဲ့ လူမျိုးဖြစ်အောင် ကြိုးတားပါ။

ကျွန်တော်ဝိုဟာ တစ်ယောက်တည်း မွေးဖွားပြီး၊ တစ်ယောက်တည်း
ပြန်သွားကြရမယ့် လူတွေပါ။ တည်မြော်းဆိုတဲ့အရာ ဘာတစ်ခုမှ ရှိမနေပါ
ဘူး။ ကျွန်တော်ဝိုဟာ ဘယ်သူအပေါ်ကိုမှ ခံတားချက်တွေ မလွန်ကဲဘူး
ဝေဖို့ ထိန်းချုပ်တတ်ရပါလိမ့်မယ်။

ဘယ်သူကမှ ကျွန်တော်ဝိုအနား ကြောကြားမနေနိုင်ကြပါဘူး။ အစိုး
ရှိနေတဲ့ လူတွေလည်း တစ်ချိန်မှာ ထားသွားခဲ့ကြပါပြီးမယ်။ ပိုင်ဆိုင်မှုဝေး
တိုင်းဟာ အဓိုးသတ်မှာ စွန်းလွတ်ရဖို့ဆိုတဲ့ သဘောတရားကို လက်ကို

ထားတတ်ပါစေ။

မျှော်လင့်ချက်တွေ မလွန်ကဲပါစေနဲ့။ ကြိုတင်မဖြင့်နိုင်တဲ့ အခြား
ထင်ဖက်ကို မျှော်လင့်ချက်တွေ ပိုမိုတဲ့အခါ။ ထင်ထားတဲ့အတိုင်း ဖြစ်မလာခဲ့
လျှင် ပိုနာကျင်ရတတ်ပါတယ်။

အရာရာတိုင်းဟာ ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ဆုံးမတတ်နိုင်တာမူ့
ကရီးအရာတွေအပေါ်စိတ်မနှစ်ထားတာကပဲ ကျွန်ုတ်တို့အတွက် ပိုအဆင်
ပြေပါလိမ့်မယ်။

အားကိုးချင်တဲ့ စိတ်ကိုလျော့၊ တွယ်ပြီဗူးတွေကို လျော့၊ ကိုယ်ပေး
သလောက် ပြန်ရရာမယ်ဆိုတဲ့ မျှော်လင့်ချင်တွေကို လျော့ ...အဆိုးဆုံးတွေ
ကို ကြိုတင်တွေးထားတဲ့အခါ ဖြစ်လာတဲ့ အခက်အခဲတွေဟာ ကျွန်ုတ်တို့
ထင်သလောက် မဆိုးရွားနိုင်တော့ဘူး မဟုတ်လား။



Healthy Relationship

ကျေနှင်းပျော်ချင်စရာကောင်းတဲ့ Relationship တစ်ခုဖြစ်လာဖို့
အတွက်ဆိုရင် ကိုယ်နဲ့ အတူတူ တိုးတက်ဖို့ စိတ်အားထက်သန်တဲ့ သူနဲ့
လက်တွေ့သင့်တယ်။

အချိန်ပြည့် ချုပ်ကြောင်းတွေပြောနေတဲ့သူမဟုတ်ဘူး။ အရပ်ရှည်တဲ့
သူမဟုတ်ဘူး။ အရမ်းချောတဲ့သူ မဟုတ်ဘူး။ ဒါဟာ အတိုင်းအတာတစ်ခု
အထိတော့ ကြည်နဲ့စရာပဲပေါ့။

အချိန်အတိုင်းအတာတစ်ခုရောက်ရင် ဘဝတစ်ခုကို အတူတည်
ထောင်လိုက်တဲ့ အချိန်ကြရင်အချင်တစ်ခုတည်းနဲ့ မပြည့်စုံနိုင်တော့မယ့်
အရာတွေ ဖြစ်လာတော့မယ်။

လိုအပ်တာထက်ပိုများလာရင် အချစ်က Auto ခုန်ထွက်သွားမှာပဲ။
အတူ ရန်းကန်ရမှာ ကြောက်တဲ့သူဆို ပိုဆိုးတယ်။ လူတစ်ယောက်ကို

ချစ်တဲ့အခါ အကောင်းဆုံးစွေးကို အတူဝပ်နိုင်ပြီး အဆိုးဆုံးစွေးကို
ရင်ဆိုင်ပေးနိုင်ရမယ်။
ကိုယ့်ဘဝထဲ လူတစ်ယောက်ကို ခေါ်ထားနိုင်တဲ့အရည်ချင်းပျီးရှုံး
ပုံ ရမယ်။

လူတွေက စက်ရပ်မဟုတ်ဘူး။ မပြည့်စုံတာတွေ ရှိမယ်။ အားနည်း
ချက်တွေရှိမယ်။ ကျွန်တော်တို့ဟာ ချော်ချင်မှုချော်မယ်။ မလုပ်တဲ့ အေရးပြီး
တွေ ရှိရင်ရှိမယ်။ အသားညိုရင်ညိုမယ်။ အရပ်ပုံရင်ပုံမယ်။ ပညာဝါဒ
ဆုံးခန်း မတိုင်တာပျီးရှိမယ်။ ပျီးယွင်းခဲ့တဲ့ အတိတ်တွေ ရှိမယ်။ ပိဿာရု
အသိင်းအရိုင်းမကောင်းတာတွေရှိမယ်။

ဒါတွေကို အားနည်းချက်လို မမြင်ဘဲ နားလည်ပေးနိုင်ပြီး ကိုယ့်ကို
တိုးတက်ဖို့ အမြဲ motivate ပေးနိုင်မယ့် သူပျီးက အချစ်မှာ တိုးတက်
ပြောင်းလဲခေါ်နိုင်တဲ့ သုတေသနတွေအပြည့်ရှိတယ်။

ကိုယ့်ကို တိုးတက်ဖို့ ပါရမိ ဖြည့်ပေးနိုင်သူ ဖြစ်ရမယ်။ တကာယ်ရုစ်ရုံ
သူနဲ့နီးစပ်ဖို့ အမြဲ ကြိုးစားရမယ်။ တာပျို့တွေက ချစ်တာတစ်ခုပဲ ပြောတစ်
တယ်။ နီးစပ်ဖို့ ဘယ်တူန်းကမှ မကြိုးစားကြဘူး။ ဒါကြောင့် ဝေးကြရတာ
ဘာဆန်းလို့လဲ။

လူဆိုတာ တိုးတက်အောင်မြင်ချင်တဲ့ သူတွေချည်းပဲ။ ကိုယ်တို့
ကြိုးစားသူနဲ့ ဖြတ်လပ်းလိုက်တဲ့သူ ဒီနှစ်ခုပဲကွာတာပါ။ ဘယ်အရာပုံး
ကိုယ်တိုင် ဖန်တီးကြိုးစားယူရမယ်။ Ready made ကို ကြိုက်ရင် ready
made နဲ့တန်တဲ့အရည်သွေးပဲ ရမယ်။

အချစ်ကို ရွှေးတဲ့အခါ ရေရှည်နိုင်မြှို့ဆိုရင် ကိုယ်နဲ့အတူတူ တိုးတက်
ဖို့ ဂိတ်အားထက်သန်တဲ့သူကိုပဲ ရွှေးချယ်သင့်တယ်လို့ အကြံပြုတယ်။



The Best Person

ဘဝမှာ the best person တစ်ယောက်တော့ သေချာပေါက် လိုအပ် ပါတယ်။

လူတိုင်းက အမြဲတမ်း ရင့်ကျက်သနမာနေတာ မဟုတ်သလို အမြဲတမ်း အဆင်မပြောနိုင်ပါဘူး။

မြိုလဲတဲ့ အချိန်တွေ ရှိမယ်။ ကျခုံးတဲ့ အချိန်တွေ ရောက်လာလိမ့်မယ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပြန်လှည့်ကြည့်တိုင်း အမြဲရှိနေမယ့်လူ၊ အရမ်း ခက်ခပင်ပန်းတဲ့ အခါ စတ်ချေလက်ချ ဖိုချလို့ရမယ့် ပုံခုံးတစ်ဖက် ဒါမှမဟုတ် နိုချွင့်ပေးမယ့် ရင်ခွင်တစ်ခု၊ ကိုယ့်ရဲ့ Dark Side တွေကို နားလည်သည်းခံ ပေးပြီး တော့ အားလုံး ပုန်းနေတဲ့ အချိန်မှာ တောင်ချစ်ပေးမယ့်ဘူး၊ အပြစ် ၈၂ လုပ်မိတဲ့ အခါ မည်၍ည်းကဲ ဆုံးပေးမဲ့ဘူး၊ လူတိုင်းအပေါ် မဟုတ်ဘဲ ကိုယ့်တစ်ယောက်တည်း အတွက် ထူးထူးခြားခြား ကောင်းပေးတဲ့ လူတစ်

ယောက်ပေါ့။

ဒီလူသားတစ်ယောက်ဟာ ချစ်သူရည်းစား ဖြစ်ရင်ဖြစ်မယ်။
 သူငယ်ချင်း ဖြစ်ရင်ဖြစ်မယ့် ယောက်ဌားတစ်ယောက် ဒါမှုပဲဟုတ်
 ဖိန်းမတစ်ယောက်၊ အကြောင်းပြချက်မဲ့စွာပဲ ဘယ်မခြေနေမှာ ဖြစ်ဖြစ်
 ကိုယ်အရင်ဆုံး သတိရမိတဲ့သူဟာလည်း သူတစ်ယောက်ပဲ ဖြစ်လိမ့်မယ်၊
 ကိုယ်အောင်မြင်နေတဲ့အခါန်ဆုံး သူသိရင် ပျော်နေပေးမှာလို့ တွေးမိလို့
 မယ်။ အားဝယ်ရတဲ့ အခါဆုံး သူသာရှိရင် ပါဒီလောက်ဝမ်းနည်းနေမှာ
 မဟုတ်ဘူးဆုံးတဲ့ အတွေး အမြှေရှိနေမယ်။

အခြေအစာတွေ တိုင်းမှာ “အဆင်ပြော့လား”ဆိုပြီး တယ့်တယ
 မေးမဲ့သူ ကိုယ့်ရဲ့ Psychological needs ကို အမြဲ Support မေးနိုင်မယ့်
 the best person တစ်ယောက်က လူတိုင်းလိုအပ်ပါတယ်။



၁၀၃
မြစ်
သိ။
ဒုန်း
မှာ
၁၅

Someone who feels like a holiday

တစ်လောက Troye Sivan ရဲ့ Angel baby သီချင်းလေးကို
နားထောင်ပြီး သိပ်ကိုသဘောကျပ်တယ်။

အဲဒီထဲက တသားတစ်ခုကြားနဲ့ ပြောရင် ပိုမှန်လိမ့်မယ်။

"I always dreamed of a solemn face. Someone who feels like
a holiday" ဆိုတဲ့ တသားလေး။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေ ဘဝမှာ
တစ်ယောက်တည်းနေဖို့ မဖြစ်နိုင်ပါဘူး တစ်ခုံတစ်ဦးကို အရပ်း လိုအပ်
ပါတယ်။

လူတိုင်းမှာ စိတ်ကူးနဲ့ ဖန်တီးထားတဲ့ လူတစ်ယောက်ရှိကြတယ်။

ကျွန်တော် ဖန်တီးထားတဲ့ သူကျေတော့ ချမ်းသာတဲ့ လူတစ်ယောက်
မဟုတ်ဘူး။ ချောဟေလွန်းတဲ့လူတစ်ယောက်လည်း မဟုတ်ဘူး။

Troye ဆိုထားသလိုပဲ ကိုယ့်ကို Holiday တစ်ရက်လို ခံစားမိစေမယ့်

လွှဲတစ်ခေတ်ကိုပါ။ တည်ကြည့်ခန်းသားမြို့၊ ပျက်နာမယားတတ်တဲ့သူမျိုး၊
Holiday တစ်ရက်လို့ လွှဲတ်လပ်ပျော်ရွင်စေမဲ့ သူမျိုးပါ။ တစ်ပတ်ကို၊
အကုပ်မှာ stress ထွေ pressure တွေ့နဲ့ အလုပ်လုပ်ရတယ် Holiday
တစ်ရက်တည်း အပြည့်အဝ အနားယူကြရတယ်။ ဒါကြောင့်ပို Holiday က
သိပ်ကို နှစ်သက်ဖို့ဝကောင်းပါတယ်။

ဒီလိုပါပက လွှဲဘဝက အရမ်းပင်ပန်းပါတယ်။ ကိုယ်ရွေးချယ်ထားတဲ့
အချမ်းကတော့ ပျော်ရွင်ရခြင်းမြစ်နဲ့ လိုအပ်တယ်မဟုတ်လား။
ကိုယ့်ကို လွှဲတ်လပ်ပျော်ရွင်စေမယ့် သူသူသေားများဆို ဘာအနောင်
အဖွဲ့မှ ဘာစိုးရိပ်ဝရမှုမလိုတဲ့ သူမျိုးပေါ့။ သူမချမ်းတော့မှာ ကြောက်စရာ
ပလိုဘူး။

သူစိတ်ပျက်သွားမှာ ကြောက်ဝရာမလိုဘူး။ ကိုယ့်ဘက်က ပြိုသက်
လိုက်ရင် အေးစက်သွားမယ့် ဆက်ဆံရေးမဟုတ်တဲ့သူ။

ငါဘာလုပ်လုပ် သူက ကြည့်မြှု။ ပေးနေမှာစိုးတဲ့ ယုံကြည်ချက်မျိုး ပေး
ထားတဲ့လူပေါ့။

Holiday လို လူမျိုးလို တင်စားထားတာက အရမ်းကြီး မခမ်းနားပေ
မယ့် အနှစ်သာရကာတော့ ပြည့်စုံတယ်ဆိုတာထက်ပိုပါတယ်။

ကျွန်ုတ်တို့ဘဝတွေက ဟန်ဆောင်တာတွေများတယ်။ မြို့သိပ်ရ
တာတွေများတယ်။

ဒါကြောင့် ကျွန်ုတ်တို့ တစ်ဘဝလုံး လက်တွဲဖို့ ရွေးချယ်လိုက်တဲ့
သူကတော့ Holiday တစ်ရက်လို့ လွှဲတ်လပ်ပျော်ရွင်စေမယ့်သူမျိုး ဖြစ်နဲ့
လိုပါတယ်။



တစ်စုံတစ်ယောက်ကို ချစ်တော့မယ်ဆိုရင်

သင်ဟာ တစ်စုံတစ်ယောက်ကို ချစ်တော့မယ်ဆိုရင် အဲဒီလူတစ်
ယောက်ရဲ့ဘဝထဲကို ကိုယ်က ခြေစုံပစ်ဝင်လိုက်တယ်ဆိုတာ သိယားနှိုး
လိုပါမယ်။

ကိုယ့်ဘဝအတွက် သူစိပ်းတစ်ယောက်ကို ရွှေးချယ်တဲ့အခါ အရာ
အားလုံးကို နားလည်လက်ခံပေးနိုင်မှသာ အဆင်ပြေပါလိမ့်မယ်။ အရာရာ
တိုင်းကို ထပ်တူထပ်မျှ ခံစားပေးရမယ်။ အပြစ်အနာဆာတွေ၊ ပပြည့်ဝမှု
တွေ အားလုံးကို သဘောထားကြီးစပ်နိုင်ရပါလိမ့်မယ်။

ကိုယ့်ဘက်ကလည်း ခံစားချက်မှန်သမျှ၊ အကျိုးအကြောင်း အဆိုး
အကောင်းစတွက် ချစ်ရသူကို မျှဝေနို့လိုပါတယ်။ တကယ်ချစ်ရင် ကိုယ့်ရဲ့
အဇားအဖွဲ့၊ လေးတွေကအစ သူ့ကိုအသိပေးချင်နေပါမှာပါ။ ဥပမာ
အိုဂ်မက် ပက်တဲ့အကြောင်း၊ စားလိုက်တဲ့ဟင်းမှာ ငရှတ်သီးစင်တဲ့

အကြောင်း၊ လက်သည်းညျှစ်လိုက်တဲ့ အကြောင်းပါ ချစ်ရသူကို အလိုလွှာ
ပြောပြချင်နေရမယ်။ ဒီဟာ တကယ်ချစ်မိသူတို့ရဲ့ အမှုအကျင့်စတွပ်ပဲ၊
ချစ်မိတဲ့ အခါ သူဘဝနဲ့ ကိုယ့်ဘဝဟာ တသားတည်းထင်တူကျေ သူး
တာမျိုးပေါ့။

ဟန်ဆောင်မူတွေ၊ လျှို့ဝှက်မူတွေ၊ မျိုးသိပ်နေမူတွေ ရှိမစနေရပါဘူး။
ကိုယ့်အစက်ခဲကို ကိုယ့်ချစ်သူမသိစေချင်လို့ တစ်ယောက်တည်း ကျိုး
ဖြေရှင်း ခံစားတာဟာ ဒရမ်ာဆန်တဲ့ ကာတ်ဝင်ခန်းတွေမှာသာ အများစုံ
တွေ၊ ရတတ်တာပါ။ တကယ့်လက်တွေ၊ ဘဝမှာ တကယ်ချစ်ကြတဲ့ ချစ်သူ
စုံတွေတွေဟာ သေးသေးလေးကအမ မျှဇေဝခံစားတတ်ကြပါတယ်။

လူဆိုတာ အကောင်း၊ အဆိုး၊ ဒွန်တွဲနေတာမို့ ကိုယ်နဲ့ ချစ်သူ မဖြစ်
သေးခင်က ကိုယ့်ချစ်သူရဲ့ အတိတ်မှာ ကောင်းတာတွေရှိနေနိုင်သလို ဆိုးတာ
တွေ လည်းရှိခဲ့နိုင်ပါတယ်။

ဒါကို ပြသနာတစ်ခုဖြစ်တိုင်း လက်ညွှေးထိုးအပြစ်ပြောလို့မရပါဘူး။
တကယ်ချစ်ရင် ကိုယ့်ချစ်သူရဲ့ အတိတ်ကိုပါချေစ်နိုင်ရပါမယ်။ ပစ္စာပွန်မှာ
ပျော်ရွင်မှု တွေဖန်တီးယူပြီး၊ အနာဂတ်အတွက်အကောင်းဆုံး Plan တွေပါ
ချထားဖို့လို့ ပါတယ်။

Respect ထားပါ။ တစ်ဦးဆက်ဆံရေးမျိုးမှာ Respect ထားဖို့ လိုပါ
မယ်။ ချစ်သူနှစ်ဦး လမ်းခွဲပြတ်ခဲခြင်းမှာ Respect မထားတာလည်း ရှုနိုင်း
အများကြီး ပါဝင်ပါတယ်။

တစ်ဘက်ကပြောစကားကို တစ်ဖက်က မသိကျိုးကျံ့ပြုလိုက်တာပါ။
ဥပမာ ဖုန်းပြောနေရင်း၊ Video call ပြောနေရင်း ကိုယ်က လုပ်လက်။

အလုပ်ကိုစာက်လုပ်နေတာမျိုး၊ Messenger မှာ စကားပြောနေရင်း ရတ်တရုက် ထွက်သွားတာမျိုး၊ ချိန်းထားတဲ့နေရာကို အချိန်များစွာ နောက်ကျမှ ရောက်တာမျိုး၊ စတဲ့အသေးအဖွားလေးတွေက ပြဿနာ အကြံးမားကို အပျိုးစေတတ်တဲ့ အမူအကျင့်စတွေမျိုး ရှောင်ဖို့လိုပါတယ်။

ယုံကြည်ပါ။ ယုံကြည်မှုဆိတာ အစိကတည်ဆောက်ရမယ့်အရာပါ။ သံသယတွေနဲ့ အမြဲ အတွေးမလွန်ပါနဲ့။ ကိုယ့်ချစ်သူအပေါ် ယုံကြည်ပေးတတ်ပါစေ။ ကိုယ်နဲ့ကွယ်ရာမှာဖြစ်စေ၊ ကိုယ်နဲ့အဝေးမှာဖြစ်စေ၊ ကိုယ့်ချစ်သူရဲ့အမူအကျင့်၊ သိက္ဌာတွေကို ယုံကြည်ဖို့လည်း လိုအပ်ပါတယ်။ နှစ်ဦးနှင့်အကြောင်းပါးများကို အလွှာသုံးစား မလုပ်ဖို့လည်း လိုပါတယ်။

ဘဝမှာ ကိုယ်က ချစ်ရတဲ့သူရှိနေခြင်း၊ ကိုယ့်ကို ချစ်တဲ့သူရှိနေခြင်း ဆိတာထက် နှစ်ယောက်စလုံးချစ်နေခြင်းက ပိုတန်ဖိုးရှိပါတယ်။

ဒါကြောင့် ကိုယ့်ချစ်သူကို လိုအပ်မှ သတိရမှာထက် အချိန်တိုင်း သတိရနေပေးပါ။ ချစ်စရာကောင်းတဲ့အချိန်မှ ချစ်မှာထက် အချိန်တိုင်း ချစ်စရာ ကောင်းနေပေးပါ။ ကိုယ်ဘာပဲလုပ်လုပ်၊ ဘယ်လိုနေနေ အမြဲတပ်း သဘောကျပေးနိုင်မယ့် ချစ်သူမျိုး၊ ပိုင်ဆိုင်ထားခြင်းဟာ သိပ်ကို ကံကောင်းပါတယ်။

ယုံကြည်မှု နားလည်မှုတွေနဲ့အတူ ခိုင်မာတဲ့ Relationship တစ်ခု ကည်းဆောက်နိုင်ကြပါစေ....။



ချစ်ခြင်းမေတ္တာမှာ ငြင်းပယ်ခံရတဲ့ အခါ

ကိုယ်သဘောကျရတဲ့ လူတစ်ယောက်က ကိုယ့်ကို လက်မခံပေးနိုင်တဲ့
အခါမျိုးမှာ ကျွန်တော်တို့က ကျွန်ပေးနိုင်ရပါလိမ့်ပယ်။

ကျွန်တော်တို့ဟာ ကိုယ့်အပေါ်မကောင်းတဲ့ သူကိုမှ ချစ်ချင်ကြတယ်
ချစ်စူးကြပါတယ်။ ကိုယ့်ကို မချစ်တဲ့ သူဆီကမှ အလေးထားခံချင်ကြပါ
တယ်။

ဘာကြောင့်ဆိုလျှင် တမျို့အရာမတွေက ကျွန်တော်တို့ကိုရွေးချယ်ခွင့်
မပေးထားပါဘူး။ ကဲကြမှာက သူသဘောတိုင်း စီစဉ်တာပါ။ အထူးသြား
ချစ်ခြင်းမေတ္တာပေါ့။

သူက သိပ်ဆန်းကြယ်ပါတယ်။ မတွေ့ချင်ဘူးရှောင်နေရင်တော်
တည့်တိုးတာမျိုး။ မချစ်ချင်တော့ ဘူးလို့ ဆုံးဖတ်ထားခါမှ ရင်ဘတ်ထဲ
ရောက်နေတာမျိုးပါ။

အကြည့်တစ်ချက် အပြုံးတစ်ပွင့် စကားတစ်ခွန်းနဲ့တင်လဲ ကျွန်တော်
တို့ကို ချစ်စီသွား စေနိုင်တယ်။ မိုင်တွေ အများကြီးဆီက လူကိုလည်း ချစ်ချင်
ရှင်သွားနိုင်တယ်။ အနီးအနားမှာ နှစ်တွေ အကြာကြီး ရှိနေပေါ်ယူလည်း
ချင်မိ ချင်မှ ချစ်စီပါလိမ့်မယ်။

ချစ်ခြင်းပေါ်လွှာက လူရွှေးခွင့်ပပေးထားတာပါ။ ကိုယ်ဟာ ဘယ်
လောက်ပဲ ပြည့်စုံနေပါတော်။ ဘယ်လောက်ပဲကြီးတားပါတော် တစ်ဖက်လူဟာ
ကိုယ့်ကို ချစ်နိုင်ချင်မယာ ချစ်ပါလိမ့်မယ်။

တကယ်တော့ သူက ကိုယ်ဖြစ်နေလိုကို မချစ်တာမျိုးပါ။ Type
မတူဘူးဆိုတဲ့ စကားတစ်ခုတည်းနဲ့တင် နောက်ဆုတ်လိုက်စိုး လုံးလောက်
ပါပြီ။ ကျွန်တော်တို့မှာ ဘာမှ လုပ်ပိုင်ခွင့်ပရှိဘူး။ သူချစ်ချင်တဲ့ သူကျိုး ဘယ်
လောက်ဘဲ ချို့ယွင်းချက်တွေ ရှိနေပါတော် ချစ်လိမ့်မယ်။ တန်ဖိုးထားပါလိမ့်
မယ်။

ဒီလိုပါပဲ လူသား အားလုံးက ကိုယ့်ကိုမချစ်နိုင်တဲ့ သူကိုမှ ချစ်ချင်
ကြတာ ကိုယ့်ကို ဂရမပိုက်တဲ့ သူဆီကဗျာ အလေးထားခံချင်ကြတာ၊ သံသရာ
က ဒီအတိုင်းလည်နေမှာပါပဲ။

ဒါဟာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ လူတိုင်းက ကိုယ့်အပေါ်
ပကောင်းတဲ့ သူကို ချို့စုံကြတယ်။ အသည်းကွဲဖုံးကြတယ်။
ကံကြွားက လည်ပတ်နေတာပါ။ တစ်ချိန်မှာတော့ အချစ်ချင်း ထပ်တူ
ကျတဲ့ သူတစ်ယောက်တော့ ကျွန်တော်တို့ ရှာတွေ့ဘွားနိုင်ကောင်းပါတယ်။
အဲဒီအချိန်ကြရင်တော့ ပျော်ရှင်ပျော်ရမှာ၊ တန်ဖိုးထား ခံရချင်ခံရမှာပါ။
အခုတ် ဒီလိုလူမျိုးနဲ့ မဆုံးတွေ့ေသားဘူးဆိုရင် ကျွန်တော်တို့ဟာ ချစ်ခြင်း
ပေါ်လွှာမှာ သံသရာလည်နေတုန်းလို့သာ ဆိုရပါလိမ့်မယ်။
ကိုယ့်ကို ပလိုချင်တာ၊ မချစ်ချင်တာဟာ ကိုယ့်အားနည်းချက်တွေ

ကြောင့် ပဟတ်ပါဘူ။ ဒီအပေါ် ကိုယ့်ကိုကိုယ် အပြန်မတင်စိပါစေနဲ့။
ကိုယ်သောာကျပိတဲ့ လူတစ်ယောက်၊ ကိုယ့်ကို လက်မခံပေးနိုင်ပေး၊
ကိုလည်း ကွဲနှင့်တော်ဝိုက ကျေနှင့်ပေးနိုင်ရပါမယ်။



Real Love

တကယ်တော့ ချစ်ခြင်းမေတ္တာဟာ အလိုက်သိခြင်း၊ င့်ညာသနားခြင်း
ပါပဲ။ ထုတ်ပြောမှ သိရမယ့်အရာမဟုတ်ဘူး၊ ကေးကန် အရိပ်တကြည့်
ကြည့်နဲ့ ဂရုစိုက်ပေးနေဖိတာမျိုးပါ။

ချစ်သူ ကောင်မလေး ဆံပင်ရှည်လာတဲ့အခါ ခေါင်းစည်းကြီးလေး
ဝယ်ပေးတာမျိုး၊ ဓာတ်းရာသီရောက်တဲ့အခါ ချစ်သူကောင်လေးအတွက်
မာဖလာလေးတစ်ခု၊ ဒါမှုမဟုတ် ဆွယ်တာလေးတစ်ခု ထိုးပေးလိုက်တာမျိုး
သူနေရာနဲ့သူ အလိုက်တာသိရှိနေခြင်းပါ။

ချစ်စိတဲ့အခါ ကိုယ်ဟာ သူအတွက်အမြဲးစားပေးတယ်၊ င့်ညာတယ်။
သူဝင်ငွေမရှိတဲ့အခါ ကလေးတစ်ယောက်ကို မုန့်စိုးပေးသလိုပဲ၊ မုန့်
ဝယ်စားနော်ဆိုတဲ့ Note ကလေးနဲ့ အလိုက်တာသိ လွှာပေးလိုက်မိတယ်။
ဒီဟာ လိုချင်လား၊ ဒီဟာ စားချင်လား မမေးဘူး။ ဝယ်ပြီး ပို့ပေးလိုက်တယ်။

အရာရာတိုင်းဟာ အလိုက်တသိပါ။ တစ်ရာရာဆို ဇော်ယဉ်ရတယ်၊ ၇၂ ခြားမှ လုပ်ပေးပယ်၊ သူမြောမှ သိတယ်ဆိုတာ အချမ်းလို့ ပစ်၍ထိုက်ခဲ့သူ ပါဘူး။

ကျွန်ဝတ္ထုလီမှာ ကိုယ့်ချစ်သူကို အမြဲတပ်း ငဲ့ညာတတ်တဲ့ ချစ်သူ ကောင်မလေးတစ်ယောက်ရှိတယ်။

သူမြောနောက် စကားတစ်ခုက ချစ်ခြင်းမေတ္တာမှာ ကိုယ့်ချစ်သူ အားငယ်နေမှာ အကြောက်ဆုံးပါပဲတဲ့။ မပြည့်စုံသေးတဲ့ကိုယ့်ကောင်မလေး ကို တန်ဖိုးကြီးပစ္ည်းတွေ လိုချင်ကြောင်း ဘယ်တော့မသိစေဘူး။ ဘယ် တော့မှ မပူဆာဘူး။

Anniversary date တွေ၊ Special day တွေမှာ ပိုက်ဆံအများကြီးနဲ့ ပုံဖော်ထားတဲ့ ပန်းစည်းအကြီးကြီးတွေထက်၊ date တဲ့ အချိန်တိုင်းမှ တကူးတက ယူလာပေးတဲ့ ပန်းလေးတစ်ပွဲ့ကို ပိုမက်မောနေတတ်တယ်၊ တန်ဖိုးကြီးပစ္ည်းတွေထက်၊ အလိုက်တသိ ဝယ်ပေးလိုက်တဲ့ လက်တပ္ပါ၊ စာ အရှင်ကလေးကိုသာ သူရွှေးချယ်တတ်တယ်။

ဆိုင်အကောင်းတားကြီးတွေကို မဖြင့်ချင်ပောင်ဆောင်ပြီး လမ်းကား ဆိုင်တွေကို အမြဲ ဆွဲခေါ်တတ်တယ်၊ လကုန်ခါနီးရက်တွေ date တဲ့အခါမျိုး မှ သူဘက်ကချည်း ပိုက်ဆံထုတ်ရှင်းပေးတတ်တယ်၊ ဒါမှာဟုတ် အမြဲ တစ်ဝက် ပိုက်ပေးတတ်တယ်။

အရှင်အမြင့်ချင်း ပတိပ်းပယိပ်းဖြစ်နေတဲ့ ချစ်သူကောင်လေးကြော် သူအရှင်းကြိုက်တဲ့ ဒေါက်မီန်အမြင့်ကြီးတွေကို အမြဲသိပ်းထားတတ် တယ်။ Date တဲ့ နေ့တွေတိုင်းမှာ ဖိန်းအပါးလေးတွေပဲ အမြဲးလာတတ် တယ်။

ဘာလို့လဲပေးတဲ့အခါ ဒေါက်မီန်ပော ခြေထောက်နာလို့ မလွတ်လျှို့

လို့ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးပေးတတ်တယ်။ ဒါပေမဲ့ ဖြူစိန်တဲ့
မှသားတွေဆိုတာကို ကျွန်တော်ခံစားမိနေပါတယ်။

ထမင်းအတူစားတဲ့အခါ အသားဟင်းတွေ သူ့ပန်းကန်ထဲ ထည့်ပေး
ပါတယ်။ အတူတူ သီချင်းနားထောင်တဲ့အခါ သူမ ကြိုက်တတ်တဲ့ သီချင်း
လေးတွေ ရွှေးဖွင့်ပေးမိတယ်။ သူမ အေးနေတာတွေတဲ့အခါ ကျွန်တော်
အကျိုးလေးခြားပေးလိုက်မိတယ်။ သုဝေးနည်းနေတဲ့အခါ ရင်ခွင့်ထဲ ထည့်
ထားပေးမိတယ်။

ချစ်ခြင်းမေတ္တာဟာ အလိုက်သီခြင်း၊ ငဲ့ညာသနားခြင်းဆိုတာကို သူမ^၁
ဆိုကနေ သင်ယူခဲ့ရတယ်။ ကျွန်တော်မျက်နှာကို ပြုးပြီးကြည့်နေတဲ့အခါ
သူမကို သစ္စာရှိဖို့ ပိုသေချာလာတယ်။ ကျွန်တော်လက်ကို တင်းတင်းဆုံး
ကိုင်ထားတဲ့အခါ အရာအားလုံးကို ကျော်ဖြတ်ဖို့ သွေ့ဖွေရှိလာတယ်။

ချစ်ခြင်းမေတ္တာဟာ ဘာလဲလို့ ကျွန်တော်ကိုပေးရင် အရိပ်တော်
ကြည့် ကရာစိုက်နေတတ်တဲ့ သူမရဲ့ မျက်ဝန်းတွေ၊ သူမရဲ့ အလိုက်သီခြင်း
တွေ၊ ငဲ့ညာသနားခြင်းတွေပဲလို့ ကျွန်တော်ကတော့ ပျော်ပျော်ကြီးဖြစ်ပို့မှာ...
▲

ရည်:တာ:ထားကြည့်ပါ

ဆယ်ကော်သက်အချယ်မှာ ရည်:တာ:ထားကြည့်ပါ။ ရည်:တာ:ထားတာဟာ ကောင်းမွန်တဲ့အရာ ဟုတ်ရဲ့လား။ သေချာပေါက် ကောင်းမွန်တဲ့ ပေါ့။

ရည်:တာ:ထားမြင်းကနေ ကျွန်တော်တို့ရဲ့ ရင့်ကျက်မှာ၊ ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေး စတာတွေကို စမ်းသပ်လို့ရတယ်၊ တိုးတက်အောင် လုပ်လို့ ရပါတယ်။

သွေးမတော်သားမစပ်တဲ့ သူစိမ်းတစ်ဦး၊ သူငယ်ချင်းထက် ပိုစင်တွယ် ရမယ် လူတစ်ယောက် ကိုယ့်အကြောင်းတွေ၊ သူ့အကြောင်းတွေ အားလုံး သိနေကြတဲ့သူတွေ၊ ဒီလူအပေါ်မှာ ကိုယ်ဘယ်လောက် သည်းခံနိုင်စွမ်းရှိလဲ၊ လူတစ်ယောက်ရဲ့ စိတ်ကို ဘယ်လောက်ထိ Control လုပ်နိုင်လဲ၊ သူနဲ့ ထပ်တူကျအောင် ကိုယ်ဘယ်လောက်ထိ လိုက်ခလျာညီတွေနေနိုင်လဲ၊

သူတိ ဘယ်လောက်ထိ ချစ်ပေးနိုင်လဲ။

ဒါတွေဟာ စမ်းသပ်ကြည့်နဲ့ အကောင်းဆုံးပါပဲ။

လူငယ်တစ်ယောက်ဖြစ်လာတဲ့ အခါ တရွတ်ထိုးနိုင်တာတွေ၊ စိတ်ရှုပ် ပံ့နိုင်တာတွေ ရှိမယ်။ ရည်းစားထားတဲ့ အခါ ဒါတွေဟာ သေချာပေါက် ကြုံလာမှာပါပဲ။ ဒီအပေါ်မှာ ကိုယ်ဘယ်လောက်ထိ Endurance ရှိလဲ။ ဒီလူ ကို ကိုယ်ဘယ်လောက်ကြာကြာ လက်တွဲနိုင်လဲ။

အချိန်တွေကို ပိုင်းစွားလာနိုင်ပယ်၊ စိတ်ရှည် သည်းခံနိုင်ခြင်းတွေ ပိုကောင်းလာပယ်၊ ပြဿနာတွေကို handled လုပ်နိုင်လာပယ်၊ လူတစ်ယောက် ဘယ်လောက်ထိုး အလျော့ပေးနိုင်လဲ၊ ကိုယ့်ရဲ့ အလွှာတွေ လျှော့နိုင်ရဲ့လားဆိုတာ သိလာပယ်။

ဒါဟာ ကျွန်တော်တို့ လူငယ်ဘဝမှာ ရှာဖွေသင့်တဲ့ ကိုယ်ရည် ကိုယ် သွေးပါပဲ။ ဒီအရာတွေက ကျွန်တော်တို့ အရွယ်ရောက်တဲ့ အခါ လုပ်ငန်းခွင် ဝင်တဲ့ အခါ၊ သိပ်ကို အရေးပါတဲ့ အတွေ့ကြုံတွေ ဖြစ်လာပါတယ်။

ရည်းစားထားတာ ပကောင်းဘူး၊ လူကို ပျက်စီးပေတယ်ဆိုတဲ့ လူတွေ ကို ခေါက်ထားလိုက်ပါ။ ရည်းစားတာဟာ ချင့်စိအတွက်၊ လိုင်မှုကိစ္စကို ဦးတည်သွားနဲ့ အတွက် ပဟုတ်ပါဘူး။ ဒီအရာပေါ်မှာ သင်ယူသင့်တာတွေ၊ မှတ်သားသင့်တာတွေ အများကြီး ရှိပါတယ်။

သင်ဟာ လူငယ်တစ်ယောက်ဆိုလျှင် မတွေဝေဘဲ ရည်းစားထားကြည့်ပါလို့ ကျွန်တော်အကြုံပြုချင်ပါတယ်။

ခွင့်လွှတ်ခြင်း Vs စွန့်လွှတ်ခြင်း

အချစ်တစ်ခုမှာ ခွင့်မလွှတ်နိုင်တဲ့အခါ စွန့်လွှတ်လိုက်ပါ။ မစွန့်လွှတ်နိုင်တဲ့အခါ ခွင့်လွှတ်တတ်ဖို့ ကြိုးစားပါ။

တစ်ဖက်လူက ကိုယ်မကြိုက်တဲ့ အမှားမျိုးတွေ ဆက်တိုက်လုပ်နေတဲ့ အခါ၊ ဘယ်လောက်ပဲ ရင်းနှီးသူဖြစ်ပါစေ ခွင့်မလွှတ်နိုင်လောက်အောင် စိတ်ကုန်သွားတဲ့အချိန်းမျိုး ကြံးတွေ့လာနိုင်ပါတယ်။

သူကို စွန့်လွှတ်သင့်လား၊ သူမရှိဘဲ ငါနေနိုင်ပဲ့မလား၊ သူရဲ့ ပုံစံကိုလည်း သဘောမတွေ့ပြန်ဘူး။ ဒီလိုမျိုး စိတ်ပင်ပန်းရတဲ့ အချိန်မျိုးတွေ့ကွန်တော် တို့ ကြံးဖူးပါလိမ့်မယ်။

ဥပမာ ချစ်သူရည်းစား ဆိုပါတော့။ နှစ်ဖက်ဝလုံး၊ ဒါမှုမဟုတ် တစ်ယောက်ကာ၊ တစ်ဖက်လူ သဘောမကျတဲ့ အရာတွေကို ဆက်တိုက်လုပ်နေတဲ့အခါ ဒီ Relationship ဟာ ရရှိဆက်ဖို့ အရမ်းအခက်တွေ့သွားပါလို့

ပယ်။ အချိန်အကြောကြီး ချစ်လာခဲ့တဲ့ စိတ်တွေကြောင့် လမ်းခွဲနှင့်လည်း
ပေမြှေကြပေပယ့် အရင်လို့ ပျော်စရာတွေ ပရီနိုင်တော့ပါဘူး။ ပြဿနာတွေ
ခကာခကာ ဖြစ်မယ်၊ စကားတွေများမယ်။

ဒီလိုအချိန်မျိုးမှာ လုပ်သင့်တာကတော့ ခကာတာ break up လုပ်
ကြည့်ပါ။ စုန်းမဆက်ဘူး၊ စာမပို့ဘူး၊ နှစ်ယောက်ပတွေဘူး။

အဝကာနေ ပြန်လေ့လာကြည့်ပါ။

သူ့အမှားတွေကို ခွင့်လွှတ်နိုင်ရဲ့လား၊ တစ်ဖက်ကလည်း သူမကြိုက်
တာတွေကို လျော့နိုင်ရဲ့လား သေချာပြန်တွေးပါ။ ကိုယ့်ကိုကိုယ် ပြန်ဆန်း
စိုက်ည့်ပါ။ ခွင့်လွှတ်လို့မရဘူး၊ လျော့လို့မရဘူး၊ ရှေ့ဆက် အဆင်ပေပြနိုင်
ဘူးဆိုတာ သိလာရင်၊ သူမရှိလည်း အဆင်ပြန်တယ်ဆိုတာ လက်ခံနိုင်
ရင်တော့ ခွန့်လွှတ်ဖို့ ရွှေးချယ်ပါ။

ဒီလိုမှမဟုတ်ဘဲ သူမရှိလို့ မဖြစ်ဘူး၊ ခွဲခွာနေတဲ့ အချိန်မှာ တစ်စုံ
လိုအပ်သလို အမြဲခံတားနေရတယ်ဆိုရင်တော့ သေချာပါတယ်။ အလုံးခုံကို
ခွင့်လွှတ်ပေးနိုင်တဲ့ စိတ်ဖြင့်သာ ရှေ့ဆက်ရပါလိမ့်မယ်။
မပြတ်သားနိုင်ဘဲ ခွန့်လွှတ်ပိတဲ့ အခါး၊ အဆပေါင်းများစွာ ပိုနာကျုံ
ရတတ်တာပဲ မဟုတ်လား။

ခွင့်လွှတ်ခြင်းနှင့် ခွန့်လွှတ်ခြင်းဟာ အလွှာပါးပါးလေးသာ ပိုင်းခြား
ထားပါတယ်။ ခွင့်မလွှတ်နိုင်တဲ့ အခါး ခွန့်လွှတ်ရပါယ်၊ မခွန့်လွှတ်နိုင်တဲ့ အခါး
ခွင့်လွှတ်ရပါလိမ့်မယ်။ ဒီအရာနှင့် ခုံမှာ ကြားနေ အခြေအနေဆိုတာ နှစ်ဦး
နှစ်ဖက်အတွက် လုံးဝ အဆင်ပေပြန်ပါဘူး။
ဒါကြောင့် စည်းတစ်ဖက်မှာသာ ခြေခံရပ်ထားပါ။ ပြတ်သားတာတို့ပါဝေ။



Ethic

လူတိုင်းမှာ ရှိထားသင့်တဲ့ လူဝိသတဲ့ Ethic တစ်ခုရှိပါတယ်။
 ဒါကတော့ ကိုယ်ပိုင်တဲ့အရာဆို သိပ်ကိုမြတ်နဲ့ တန်ဖိုးထားတတ်လျှင်
 တစ်ပါးဘူး ပိုင်တဲ့အရာကို မထိပါးမိန့်ပါပဲ။

တန်ဖိုးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ တန်ဖိုးထားတတ်ရင်
 တန်ဖိုးရှိပါတယ်။ လူတွေက ကိုယ်ပိုင်တဲ့အရာဆို တန်ဖိုးထားမြတ်နဲ့ကြတဲ့
 ဘူးများဖျက်ဆီးမှာ လုယူမှာ အရမ်းစုံမြတ်တတ်ကြပါတယ်။

ကျွန်တော်ကိုယ်ဝိုင်လည်း ဘူးများပိုင်တဲ့အရာဆိုလဲ လုံးဝရှေ့ရှင်တယ်။
 ပသိလို လိုချင်ရင်လိုချင်ခဲ့မိရင်တောင် ပိုင်ရင်ရှိမှန်းသိလျှင် ချက်ချင်းရှေ့
 ပါတယ်။ ဘယ်လောက်ပဲ လိုချင်နေပါစေ၊ ပိုင်ရင်ရှိမှန်းသိသွားတဲ့အခါ
 “မလိုချင်ပါဘူးလေ” “ဆိုပြီး အမြဲမှသားသုံးပါတယ်။

အချစ်မှာ သုံးပွင့်ဆိုင် ကတ်လမ်းတွေကြုံလာရင်ပိုင်ရှိမှန်းသိရင်

အတင်းဝင်လာတဲ့ နောက်လူဟာ အရပ်းအောက်တန်းကျပါတယ်။

“အချို့နဲ့ စစ်မှာ မတရားတာမရှိဘူး” ဆိုတဲ့ စကားဟာ ကျွန်ုတော်
အကြေးတိုင်းသာဆိုလျှင် လုံးဝ လက်သင့်ခံလို့ ပရပါဘူး။ ကိုယ်လိုချင်တာ
တစ်ခုအတွက်၊ ကိုယ်ချင်းစာ စိတ်မရှိဘဲ လိုရာ ခွဲ့ပြောတတ်တဲ့ စကားလုံး
လိုသာ မြင်ပါတယ်။

သူများပိုင်တဲ့အရာကို မဖျက်ဆီးရဘူး။ ပပက်မောရဘူးဆိုတာ လူတိုင်း
ထားသင့်တဲ့ Ethic တစ်ခုပါ။ ဘေးကနေတဲ့ ကိုယ်တောင်မှ လိုချင်နေလျှင်
ပိုင်ရှင်ဖြစ်တဲ့သူဆို၊ ဘယ်လောက်တောင်မြတ်နဲ့တန်ဖိုးထားရမလဲ စဉ်းစား
ကြည့်ပေါ့။

ကိုယ်ချင်းစာတတ်ရားကိုကျ လူဝိုင်းပါစပ်က ပြောတတ်ကြေးပေးယုံ
ကိုယ်တိုင် မကြုံဖူးသရွှေ့တော့ နားမလည်ကြပါဘူး။

ကျွန်ုတော်ကတော့ကိုယ့်ကြောင့် သူများတည်းဆောက်ထားတဲ့အရာ
လေး ပျက်စီးသွားမှာ အရပ်းစိုးသလို ကျွန်ုတော် တည်းဆောက်ထားတဲ့အရာ
ဆိုလည်း တစ်ဖက်လူ လာထိတာမျိုး လုံးဝသော်ကျပါဘူး။

ကိုယ်ပိုင်တဲ့အရာကို မြတ်နဲ့တန်ဖိုးထားတတ်တဲ့ သူဆိုလျှင်၊ ပိုင်ရှင်ရိုး
တဲ့ အရာဆို လုံးဝ (လုံးဝ) ရောင်ရပါမယ်။

ကိုယ်ချင်းစာတတ်ရမယ်။

လူပို့သတဲ့ Ethic ရှိရပါလိမ့်မယ်။



လက်တွေဖော် ရွှေးတဲ့အခါ

ကိုယ့်အတွက် လက်တွေဖော် ရွှေးတဲ့အခါအတိတ်ကို လက်ခံပေးနိုင်တဲ့
သူကိုပဲ ရွှေးချယ်ပါ။

တစ်ခုခုဆို အတိတ်ကို အစပြန်ဖော်တတ်တဲ့သူ၊ အတိတ်ကို အနိုင်
ယူတဲ့သူမျိုးဆို လုံးဝအဆင်မပြောနိုင်ပါဘူး။

လူတစ်ယောက်ကို ချိုစိုးဖြတ်လိုက်တဲ့အခါသူရဲ့ အရာရာတိုင်းကို
လက်ခံနိုင်ရဲ့ လားဆိုတာ သေချာဆန်းစစ်ကြည့်သင့်ပါတယ်။ သေချာနိုင်မှ
သာ ချုပ်ပါ။ လက်တွဲပါ။

ပြန်ပြင်လို့ မရတော့တဲ့ အတိတ်ကို ဓကဓက ပြန်အစဖော်နေတဲ့အခါ
ကိုယ်တိုင်လည်း ပင်ပန်းရသလို၊ ရေရှည်အတွက်လည်း အဆင်မပြောနိုင်ပါ
ဘူး။

တချို့သော အတိတ်တွေက ကိုယ်တိုင်တောင် မသိချင်တော့လို့

မီးခါးသီးသီး ပေါ်ပန်ထားတာဖျိုးစတွဲလည်း ရှိနိုင်ပါတယ်။ လူတိုင်းမှာ Dark Side စတွေ့ရှိတယ်၊ Negative ဆန်ခဲ့တဲ့ အတိတ်စတွေ ကိုယ်စိုက်တယ်။ တကာယ်ချုပ်တဲ့ သူဟာ အတိတ်ကို ပေးခွန်းပတ္တတ်ဘဲ လက်ရှိအမျိန်လေးမှာ အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးတယ်။

ဘယ်လောက်ပဲ အနာဆာစတွေရှိပါစေ သူ့အချုပ်စတွေနဲ့ မွပ်းမံပေးတယ်။ အပြည့်အဝ တန်ဖိုးထားပါတယ်။

အနာဂတ်မှာ လက်တွေသွားနိုင်ဖို့ အမြဲကြေးစားတယ်။ လူတိုင်းမှာ အတိတ်ဆိုတာ ရှိတယ်၊ ဒါကို လက်ခံပေးနိုင်ကျင့် တစ်ဘဝ်လုံး အဆင်ပြေပြေ လက်တွေသွားလို့ရပါတယ်။



ချစ်ခြင်းမေတ္တာ စစ်မှန်လျှင်

အချစ်ခံရဖို့ ဟာ ဘယ်တော့မှ ဖန်တီးယူလို့ မရတဲ့ အရာတစ်ခုပဲ၊
အချစ်ခံရဖို့ ဘာလိုအပ်လဲ။ ချစ်ပေးနိုင်တဲ့ လူတစ်ယောက်သာ လိုပါတယ်။
အချစ်ခံရဖို့ ကိုယ့်ဘဝကို ကတ်နာပြစ်ရာမလိုဘူး၊ စိတ်မပါဘဲ လိမ္မာပြစ်ရာ
မလိုပါဘူး။

ကိုယ့်ကို တကဗယ်ချစ်တဲ့သူဟာ အလိုလိုနောင်းကိုချစ်ပါတယ်။ ဘာမှ
ပြောင်းလဲစရာမလိုဘူး၊ ဘာကိုမှ ဟန်ဆောင်နေစရာမလိုပါဘူး။ ဘာလိုချို့
လဲ ပေးရင်၊ အကြောင်းပြချက်မရှိဘူး။ သူချစ်နောကြောင်းက ကိုယ်ဖြစ်နေလို
ပါပဲ။

ချစ်ခြင်းမေတ္တာ အစစ်တွေဟာ ရပ်ရည် မရှိဘူး၊ ပစ္စည်းဥစ္စာမရှိဘူး။
ကိုယ်ဘယ်လိုနေနေ၊ ဘယ်လို အားနည်းချက်တွေရှိရှိ အပြည့်အဝ ချုံ
တယ်။ ကိုယ့်နဲ့ပတ်သက်တဲ့ အရာရာတိုင်းကို လက်သင့်ခံပေးနိုင်တဲ့

သာတေသာထားအပြည့်အဝရှုပါတယ်။

ဘယ်လိုနေမှ ချစ်မယ်၊ ဘယ်ပုံစံလေးက ချစ်ဖို့ကောင်းတယ် ဆိုတာ
တကယ် မချစ်သေးလိုပါ။ တကယ်ချစ်မိတဲ့ အခါ သူဘယ်စနစ် ကိုယ့်မှာ
ချစ်ရပါတယ်။

သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူဟာ သူချစ်သူအပေါ်မှာ ချစ်တယ်
ဆိုတာထက် ဝဋ္ဌကြွေးပါလာခဲ့သလိုပါပဲ။ လိမ့်ညာနေမှန်းသိရက်တောင်
သူအဆင်ပြေနေဖို့ မသိချင်ယောင်ဆောင် ပေးနေတတ်တယ်။ “သူက
ငိုက် ချစ်ပါတယ်၊ သူက မချစ်ပြတတ်တာ” တဲ့ ဒီလိုလူမျိုးတွေကို တကယ်
အုံသွေ့ပါတယ်။ မချစ်ပြတတ်ဘူးဆိုတာ ကမ္မာပေါ်မှာ မရှုပါဘူး။

ချစ်တဲ့ သူဆိုတာ အရာအားလုံးမှာ ကိုယ့်ချစ်သူကို ဦးစားပေးဖို့ အမြဲ
ထည့်တွေးနေတတ်ပါတယ်။ သူချစ်လာဖို့ သူပြောသလိုနေတယ်၊ သူနိုင်း
သလို လုပ်တယ်။ ကိုယ့်စိတ်အတိုင်း ဘယ်တော့မှ မပြောဆိုရတဲ့ အဖြစ်တွေ
က သိပ်သနားဖို့ကောင်းပါတယ်။

သူအမြဲပြောနေကြတေားက “အချစ်မခံရတဲ့ လူတွေမှာ ကိုယ့်စိတ်ထဲ
ရှိတဲ့ အတိုင်းနေပြီး၊ ပြောချင်ရာ ပြောပြီး လည်ထွက်လာခွင့် ဖရှိဘူး” တဲ့
ဒါဟာ သူရဲ့ မှားယွင်းနေမှုပါပဲ။ ကိုယ့်ဘဝကို အတ်နာပြုမှ၊ ကိုယ့်ကိုကိုယ်
သိပ်ပေါ်နေမှ အချစ်ခံရမယ်ဆိုရင် ချက်ချင်း လည်ထွက်ခဲ့ပါ။

အချစ်ခံရဖို့ အတင်းအကြောင်း လုပ်ယူလို့ မရဘူး။ သူချစ်လာမှာပါ၊
တစ်နေ့တော့ ကိုယ့်မေတ္တာတွေ နားလည်လာမှာပါဆိုတဲ့ စိတ်မျိုး ဘယ်
တော့မှ မထားပါနဲ့။ ကိုယ့်ကို Welcome ပြုစ်တဲ့ ဘယ်လိုနေရာမျိုးကိုမှ
ကပ်တွယ်နေစရာ မလိုပါဘူး၏။

ဘယ်သူအတွက်မှ ကိုယ့်အနေအထားကို ပြောင်းလဲပစ်စရာမလိုဘူး။
ကိုယ့်ပုံစံအတိုင်း၊ ကိုယ့်ဖြစ်တည်မှုအတိုင်းနေပါ။ ကိုယ်ကြိုက်တာပဲ ကိုယ်

လုပ်ပါ။ ကိုယ့်ပုံစံလားအဝိုင်း တန်ဖိုးထားပေးချင်တဲ့သူ၊ ချှစ်ပေးချင်တဲ့
သူက သူအလိုလို ရွောက်လာပါလိမ့်ပယ်။



နွေးထွေးမှုရပ်ဝန်းကျော်

ကျွန်တော်တို့လူသားတိုင်းဟာ ကရာစိကိုခံချင်တယ်၊ အချုပ်ခံချင်ကြပါတယ်။ အများကြီးမဟုတ်တောင် နည်းနည်းစလေးဖြစ်ဖြစ် လူတိုင်းမဟုတ်တောင် တစ်စုံတစ်ယောက်ဆိုက ဖြစ်ဖြစ်၊ လူတိုင်း တောင်းတကြော်မြှုပါပဲ။

ရင့်ကျက်လွန်း ပါတယ် .. ဆိုတဲ့ လူတွေဟာပြီလဲသွားမှာစိုးလို့ သန်ကချင်ယောင်ဓော်နေရတာမျိုးပါ။ သူတို့မှာ ပြုလဲနေတဲ့ချိန်တွေ အာများကြီးရှုပါတယ်။ ကိုယ့်ကို အားကိုးတကြီး စောင့်ကြည့်နေကြတဲ့ လူတွေ ပြုလဲသွားမှာစိုးတဲ့ စိတ်နဲ့ အားတင်းထားရတာမျိုးပါ။

ဘယ်သူကမှ စိတ်မပါဘဲ လိမ်းမပြုချင်ပါဘူး။ လူတိုင်းက အချုပ်ခံချင်တယ်၊ ရင်ချင်တယ် တစ်စုံတစ်ဦးရဲ့ ကြောင်ဆိုးလေးတစ်ကောင် ဖြစ်ချင်ပါတယ်။

တည်ဥပ္ပါယ် ရင့်ကျက်လွန်းနေတဲ့ လူတွေမှာလည်း ကရာစိကိုခံချင်လွန်းတဲ့

ပြသနာအမြှရိနေခဲ့တာမျိုးပါ။ ဂရိုက်ပေးတဲ့လူနည်းနည်းလေးကို အရမ်း
ချင်သလို အရမ်းတန်ဖိုးထားကြပါတယ်။
သတိရတိင်း သူနာမည်လေးကို ရော်ပြီး အထပ်ထပ်ကျေးဇားတင်
နေမိတာမျိုးအတိပါပဲ။

ကျွန်တော် ကိုယ်တိုင်လည်း ဂရိုက်ခံရတာကို ကြိုက်ပါတယ်။
ဒါကြောင့် ကိုယ်ဘေးနားက လူတွေကိုလဲ အတတ်နိုင်ဆုံး ဂရိုက်ပေးဖြစ်
တယ်။

အရမ်းပင်ပန်းလာတဲ့ အခါ တစ်စုံတစ်ဦးဆီမှာ ပြီးလဲပြချင်တယ်။
သူဆီက နှစ်သိမ့်တာကို လိုချင်တယ်၊ သူရဲ့ အားပေးစကားတွေ ကြားချင်ပါ
တယ်။ ကျွန်တော်သိတဲ့ ဂရိုက်မျှတွေမှာ တန်ဖိုးကြီးစရာမလိုပါဘူး။ သူငါး
ကို အမြေ ဂရိုက်နေပါလားဆိုတဲ့ အသိလေးနဲ့တင် ပြည့်စုံပါပြီ။

“ဓောင်သေချာ ခြုံအပိုပေါ်နော်”၊ “အန္တားထည် ဝတ်ရဲ့လား” ဆိုတာမျိုး၊
“အပိုပေါ်အရမ်းပတ်မိစေနဲ့နော်”၊ “အပြင်သွားရင် ဂရိုက်ဦး” ဒါလောက်
လေးပါပဲ။

တန်ဖိုးကြီးပစ္စည်းတွေ ဝယ်ပေးစို့မလိုပါဘူး။ အတားအသောက်
ကောင်းတွေ ဝယ်ကျွေးစို့ မဟုတ်ပါဘူး။ သတိတရရပြာတဲ့စကား၊ တကူး
တကဗို့တဲ့တတ်ကြောင်း၊ ဒါလေးနဲ့တင် လုံလောက်နေပါပြီ။

ကဗျာကြီးမှာ ကိုယ့်ကို ဂရိုက်နေတဲ့သူ၊ ချင်ပေးတဲ့သူ၊ ကိုယ်တစ်စုံ
ဖြစ်မှာ အမြှစိုးရိမ်နေတဲ့ သူ၊ သူလိုလူတစ်ယောက်ရှိတယ်ဆိုတဲ့အသိက
သိပ်ကို နေ့တွေးပြီး ပျော်ဝရာကောင်းလွန်းပါတယ်။



လောင်းရှင်

သယာကျိုးဖြစ်စေ၊ ပိန်းပဖြစ်စေဘဝမှာ လူတစ်ဦးတစ်ယောက်ကို
အားကိုးနှုတွယ်သွားတတ်တာမျိုးရှုတတ်ပါတယ်။ တစ်ခုတစ်ဦးရဲ့ လောင်း
ရှင်အောက်မှာ ဘဝတစ်လျှောက် ထာဝစဉ် နိလှုံးသွားချင်တာမျိုးပေါ့။

ဘဝတစ်လျှောက်လုံး ကိုယ်ဟာ ကိုယ့်အူးကိုယ့်ချွန်၊ ကိုယ့်အားကိုယ်
ကိုးပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် မားမားပတ်မတ်ရပ်တည်နိုင်ခဲ့တဲ့ အရည်
အချင်းရှိတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် ကိုယ်ချုပ်ရတဲ့သူနဲ့ တွေ့မှ သူအပေါ်
နှုတွယ်ချင်သွားတယ်။ အားကိုးချင်သွားတယ်။

သူအရိုင်အောက်မှာနေရင် လုံခြုံသလိုခံစားရပြီး၊ သူကိုယ်နဲ့အနီးမှာ
ရှိနေမှုဘဝကပြည့်စုံသလို ခံစားရတယ်။ သူအသံလေးကြားရမှ အားအင်
တက်လာတယ်။ နောက်တိုင်းကို သူမျှက်နှာလေးကြည့်ပြီးစတင်ချင်တယ်။
သူပြုသမျှနဲ့ချင်တယ်။ သူယုယာခံချင်တယ်။ သူတွေးပွဲတာမျိုး

လိုချင်တယ်။

သူကြီးစွဲရာကဗျာင်တယ်။ သူဆူလောက်တာလေးကိုခံချင်တယ်။ ဘူး
မှာ သူမပါဝော့ဘဲ တစ်ပေယာက်တည်းဖြတ်သန်းစွဲ မဖြစ်နိုင်တော့တဲ့အဟု
ပေါ့။

အရာအားလုံးက သူစိတ်နဲ့ ကိုယ့်ခန္ဓာဖြစ်သွားတယ်။ သူစပျော်နေရာ့
ကိုယ်ပျော်ရသလို၊ ဘူဝ်းနည်းရင် ကိုယ်ပါလိုက်ဝမ်းနည်းသွားတတ်တယ်။
ဒါဟာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတစ်ခုပါ။

ချစ်ခြင်းမေတ္တာကြောင့် မိန့်သူဖြစ်သွားတာကို အရည်ချင်းမရှိတဲ့သူ
တစ်ယောက်လို့ ဖစိုးနိုင်သလို လူပျော်ညံ့၊ လူဖျော်တစ်ယောက်ရယ်လို့လည်း
သတ်မှတ်လို့ပရပါဘူး။

ချစ်ခြင်းမေတ္တာဟာ အရာရာကို ပြုပြင်ပြောင်းလဲစေနိုင်ပါတယ်။
သံပကိုကို ဖယောင်းကဲ့သို့ပျော်ပြောင်းစေနိုင်သလို ဖယောင်းကို
လည်း သံပကိုကဲ့သို့ မာကျာစေနိုင်တာဟာ ချစ်ခြင်းမေတ္တာရဲ့ ရွမ်းအား
တွေပါပဲ။



Right person

Right person ဆိတာဘာလဲ။

အခုနောက်ပိုင်း right person ဆိတဲ့ စကားလုံးကို အသုံးများလာကြပါတယ်။ Right person (စစ်မှန်တဲ့လူ) ဆိတာ ရှင်းရှင်းလေးပါပဲ။

ပျော်စရာအချိန်တွေ၊ အကောင်းဆုံးအချိန်တွေမှာ အတူတူ ဖြတ်သန်းပြီး၊ ခက်ခဲတဲ့အချိန်၊ အဆင်မပြေတဲ့အခါဆို ဘေးက ထွက်မသွားဘဲ ကိုယ့်လက်ကို မြှုမြှုဆဲထားနိုင်သူ၊ ခုက္ခ၊ သောကတွေ အတူရှင်ဆိုင်ပြီး၊ ပျော်စရာတွေ အတူဖွန်တိုးနိုင်မယ့်သူ၊ အတိတ်က ကိုယ့်အကြောင်းတွေ ဘာတစ်ခုမှ မေးခွန်းမထုတ်ဘဲ လက်ရှိအချိန်မှာ လိုလေသေးမရှိချစ်ပေးမယ့်သူ။

အနာဂတ်မှာ သူနဲ့အတူ ပျော်နိုင်ဖို့ ကြိုးစားတဲ့သူ ...

ချုပ်တယ်လို့ပြောတဲ့လူတိုင်းမှာ ဒါတွေသွားရှာလို့မရပါဘူး။ နီးစင်ဖို့လည်း ဘယ်တုန်းကဗုံးမကြိုးစားဘူး။

ကိုယ့်ကို ချစ်၏၊ မချစ်၏ဆိတာ သူအပြုံးဖွေကနေ သိနိုင်မှာပါ။
ပြောသမျှယုံပြီး right person လို့ သတ်မှတ်ထားတဲ့လူတွေကြောင့် ဆောက်
နာကျင်းမြှုံးပြီးပြီ မဟုတ်လား။

သူပျော်ရွှေ့ချင့်ဖို့ ကိုယ့်ကိုလိုချင်တာမဟုတ်ဘဲ သူနဲ့အတူ ကိုယ့်ကို ပျော်စေ
ချင်တဲ့သူ။

အဲဒီလိုလူနဲ့ တွေ့တဲ့အခါ ချစ်ခြင်းပေါ်ဘာဟာ ပျော်စရာကောင်း
ကြောင်း၊ အချိန်ကြောကြီး တောင့်နေခဲ့ရတဲ့ right time - right person ဟာ
တကယ်ရှိကြောင်း ကျွန်ုတ်တို့ သိလာမှာပါ....။

အားလုံးပဲ right person နှင့်သာ ဆုံးဝည်းနိုင်ကြပါစေ....။

Thar Htwe